


မန္တေသန
နယ်များ



ရာမြည်စာအုပ် ၃၈



ရာမြည်စာအုပ်တိုက်

အမှတ် ၃၈၊ ၁၀၉လမ်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကုန်မြို့။

ဖုန်း-၀၁၂၅၆၇၈၁

စာမျက်နှာပြုချက်အမှတ် [၄၃/၉၃၁။]

မျက်နှာပုံးခွင့်ပြုချက်အမှတ် [၉၃/၉၃၂၂။]



စိစဉ်ထုတ်လုပ်မှု

ရာမြည် ဦးစီးအောင်



ပုံနှိပ်ခြင်း

ပထမအကြိမ် - [ပုံနှိပ်သက်တိုင်-နှင့်တွဲ၍]

(၁၉၆၄)ပြီးစာစဉ်

ဒုတိယအကြိမ် - (၁၉၉၅)ရာမြည်စာစုဝင်တိုက်

အုပ်ရေး၁၀၀၀။



မျက်နှာပုံးရုက်

ဦးမြေသိန်း[၁၀၁၄၂၇]သိန်းမြင့်ဝင်း အော့ဖ်ဆက်

အမှတ် ၉၆၊ ၁၁ လမ်း၊ ရန်ကုန်မြို့။



ပုံနှိပ်သူ

ဒေါ်တင်တင်ငွေး[၁၀၅၄၀]သင်းလဲဝင်းပုံနှိပ်တိုက်

အမှတ် ၁၊ ဗိုလ်ရာဇ်နှင့်လမ်းဒဂုံးမြို့နယ်၊ ရန်ကုန်မြို့။



ထုတ်ဝေသူ

ဦးမြို့ဌာန[၁၀၉၅၈]မြို့ဌာနစာပေအမှတ် ၃၈၃(က)၊

(၃)ရန်ကုန်၊ ဖျာပုံးလမ်းဒဂုံးမြို့နယ်(မြောက်ပိုင်း)၊ ရန်ကုန်မြို့။



စာအုပ်ချုပ်

ကိုမြင်း



မျက်နှာပုံးပန်းချီ

မြင့်မောင်ကျော်



တန်ဖိုး

၃၀၀

အတိပေါ်

မြန်မာဂုဏ်ဝင် ဝထ္ခာစာစဉ်[၁]

နှုတ်ပျော်ဘိတ်ပြန်

ကြည်အေး

[၁မေတ်လ၊ ၁၉၉၉]

အမှာ

စာရေးသူအများပင် ငယ်စဉ်က ရေးသည့်စာကို
ပြန်လည် ထုတ်ဝေသည့်အခါ ကျေနပ်အားရ
ခြင်းထက် ရှုက်ကြောက် တွန့်ဆုတ်ခြင်းက
ပိုလိမ့်မည် ထင်ပါသည်။ ပြင်ဆင်ချင်၊ ဖြည့်
စွက်ချင်၊ ဖြတ်တောက်ချင်စီတိန္ဒာင့် လက်
ယားလိမ့်မည် ထင်ပါသည်။

သို့သော် ကျွန်မ ၁၅ နှစ်က ရေးခဲ့သည်ကို
၃၅နှစ်၌ အပြစ်ရှာရန် မလို မသင့်ဟု ထင်
ပါသည်။ ကျွန်မ၏ မိတ်ဆွေတို့သည် အားလုံး
၃၅ နှစ်ချည်း ရှိသည် မဟုတ်ကြပါ။ ၁၅ နှစ်
အရွယ်လည်း ရှိသည်ကို ဝမ်းမြောက်ဝမ်းသာ
တွေ့ရပါသည်။ တကယ်တော့လည်း ကျွန်မတို့
အားလုံးသည် အသက်အရွယ် သတ်မှတ်စို့

* 'နွှမ်းလျှစိမ်ပြန်' နှင့် ဖုန်းသက်တိုင်' ကို ပူးတွဲထုတ်ဝေ
စဉ်က စာရေးသူ၏ အမှာ ဖြစ်ပါသည်။

မလိုဘဲ၊ ရလည်း မရဘဲ အချိုက စာသောက်
ထွက်ဆဲ၊ အချိုက အရွက်ဝေဆဲ၊ အချိုက
သီးပွင့်ဆဲ ဥယျာဉ်ထဲ၌ သစ်ပင်များပမာ
ကြီးပြင်းရှင်သန် နေကြသည်ကသာ အရင်းခံ
ကိစ္စ ဖြစ်လေရာ (ကျွန်မတို့ အကောင်းဖက်သို့
မျှော်လင့်ခြင်းကြီးသူလို့ ဆိုချင် ဆိုပါစေ)
ကျွန်မတ်စာသည် ဘယ် သစ်တစ်ပင်အတွက်
ဖြစ်စေ နှင်းရည်တစ်ပေါက် အနေဖြင့် အေးမြှေ
စေသည် ဆိုလျှင် လိုသည်ထက်ပို၍ ရခြင်းလို့
ထင်ပါသည်။

ထိုကြောင့် ကျွန်မတို့သည် ငယ်စဉ်က ရေး
သည် စာကို စုံမက်စွာဖြစ်စေ၊ ပြုးရယ်၍ဖြစ်စေ
သည်းခံကာ ဖြစ်စေ အလျှင်းသင့်သလို ဖတ်
ကြပါလိမ့်မည်။ ကိစ္စ မရှိပါ။

ပြီးတော့ ကျွန်မသည် စာရေးနေသည့် ထို့
ကာလ အတွင်းမှ ရိုးပြောင့်သော၊ ဟန်မဆောင်
သော၊ မကြားဝါသော၊ စေတနာဖြူသော နှင့်
ထားမြှု ဖြစ်သည်ကို ဝန်ခံနိုင်လေရာ ကျွန်မ
အတွက် ဘာမှ ရှုက်ကြောက်ဖွယ် မရှိသည်ကို
စဉ်းစားမိပါသည်။(ထိုနှင့်မျိုး ထားသည်ကို
ကျွန်မဂုဏ်မောက်၍ မပြောပါ။ ကျွန်မတို့သည်
ထိုနှင့်ဖြင့် မွေးလာခဲ့ကြသည်လို့ ယုံကြည်
ပါသည်။ ရာမန်ကဗျာဆရာ ဘားတော့ဘရက်
ပြောသလို မာန်နတ်၏ မျက်နှာဖုံး ရှုပ်ပုဂ္ဂို
ကြည့်လျှင် ယုတ်မာဖို့ရာ ဘယ်လောက် အပင်
တပန်း လုပ်ရသည်။ လုံးလထုတ်ရသည်ကို
သိနိုင်ပေသည်။)

-၉-

ထိုကြောင့် ကျွန်မသည် မရှုက်ကြောက် မတွန့်
ဆုတ်တော့ဘဲ ၁၅ နှစ်နှင့် အနှစ် နှစ်ဆယ်
အချိန်တွင်းက ရေးခဲ့သည့် ကျွန်မ၏ ဝါဘာ။
၂၂ ပုံစံကို တစိုးတစိုးမူ မပြင်ဆင် မဖြည့်စွက်
မဖြတ်တောက်ဘဲ ရိုက်နိုပ်စေခဲ့ပါသည်။

ကြည်အေး
၃-၁၂-၆၄

[၁]

မောလိုက်တာ။

တင်မေသည် အသက်ကိုတောင်မှ မျှော်းပြီး ရာရ
လေသည်။ လေကို ဝဝများ ပင့်သွင်းပြီး ထုတ်လိုက်ရသွင်
အသက်ပါ ပါသွားမလား အောက်မောရ၏။ ရင်ထဲက ကျပ်
လုပါတကား။ အထူးသဖြင့် ဘယ်ဘက်ရင်ဘတ်က
အောင့်လှသည်။ ရင်ထဲက အဆိုအကျပ်သည် လည်ပင်း
ရောက်အောင် တက်လာပြီး တင်မေသည် နာကျင်းမူးမဲ့၍
ချောင်းဆိုးချလိုက် ရလေသည်။

တံတွေးကို ဝေးဝေးရောက်အောင် ထွေးပစ်လိုက်
သည့်အခါ အနိရောင်ကို မြင်လိုက်ရ၏။ ပါးစပ်ထဲတွင်
ငိုင်ချို့မြှုပြီး အော့ချင်လာလေသည်။ မိုးစိုးသည့် လက်
ကိုင်ပဝါနှင့် နှုတ်ခမ်းကို သုတ်လိုက်ရာ သွေးတွေ စွဲနှီး
ပေလာသည်ကို မြင်ရ၏။ တင်မေသည် စိတ်မကောင်း
ဖြစ်သွားသော်လည်း ပြုးလိုက်ကာ လက်ကိုင်ပဝါတွင်
မိုးရေနှင့်သွေး ရောပြီး ပြန်ပြန့် လာသည်ကို ဝေးနေမိ
လေသည်။

ရာပြည့်စာဏ်တိုက်

ချောင်းဆိုးသွေးပါ။

“တယ် အခေါ်ယဉ်တဲ့ရောဂါပဲ၊ ဟင်....နာမည်
ကိုက အဓိပ္ပာယ်ကို ပြောပြနေတယ်”

တင်မေသည် သဘောကျစွာပင် ရယ်လိုက်မိချေ
သေးသည်။ တင်မေနှင့် ဤရောဂါမှာ အတော်ပင်
အကျမ်းဝင်နေပြီ ဖြစ်၍ ရိုးနေကာ ကြောက်ရမှန်းပင်
မသိတော့ချေ။ ဒါမှ မဟုတ်လည်း မလွှတ်နိုင်တော့သည့်
အထူးတူမို့ မကြောက်တော့ခြင်း ဖြစ်နိုင်ပေသည်။ တင်မေ
သည် ဤရောဂါမှ ဘယ်နည်းနှင့်မျှ အထမမြောက်နိုင်
တော့ပြီ ဆိုတာကို သိရလေပြီ။

ဆရာဝန်ပြောစကားမှာ အတော် စိတ်ဝင်စား
စရာ ကောင်းလှသည်။ တင်မေ ကိုယ်ထဲက အဆုတ်မှာ
အဆုတ် မဟုတ်တော့ဘဲ ပိုးအိမ်ဖြစ်နေပြီ ဆိုပါကလား။
တင်မေသည် ထိုစကားကို ခိုးနားထောင်၍ ကြားရပြီး
ကတည်းက အသည်းတွေ နှလုံးတွေ ကြားထဲက အဆုတ်
မဟုတ်တော့သော ညီပုပ်ပုပ် အခဲကြီးကို မြင် မြင်နေ
မိလေသည်။

တင်မေ ရွှေမှာမူ ဆရာဝန်သည် မျက်နှာကို
အချွင်ဆုံးထားကာ “ဘာမှ မကြောက်နဲ့ ပျောက်အောင်
ကုပေးမထု”ဟု တတွေတ်တွေတ် ပြောလျက်ရှိလေသည်။

တင်မေသည် ဆေးထိုး မခံတော့ချေ။ ဘာ အကျိုး
ထူးတော့မလဲ၊ အမြန်ဆုံး သေဆုံးသွားခြင်းသာ အမြန်ဆုံး
ရောဂါပျောက်ခြင်း ဖြစ်သည်။ ခုလို့ အခြေအနေမျိုးမှာ
ဘုံကြောင့် ကတ်သီးကတ်သတ် အသက်ခက် ရှင်နေ

တော့မလဲ။ ပြီးတော့ ရောဂါဆိုးကြီးနှင့် လူမမာအတွက်
တစ်ခိမ်လုံးလည်း စိတ်ည်စောက်လန့် နေကြရသည်။
ချောင်းဆိုးသွေးပါသည် ကူးလည်း ကူးစက်တတ်သေး
သည်ဆို....။

တစ်ခါတစ်ခါတော့လည်း ဆရာဝန် အားနာ၍
အလျော့ပေးရသေး၏။ တွေ့ဖူးသမ္မာဆိုလျှင် တင်မေ့
ဆရာဝန်သည် ပိုက်ဆံကို မတွက်ဆုံး၊ စိတ်ကောင်း အရှိ
ဆုံး ဖြစ်သည်ဟု ထင်လေသည်။ ညကြီးမင်းကြီးမှာပေ့
မည့် ခြွေဖွေးပေါ်လှသည့် မြေရာကုန်း လယ်ကွင်းတွေကို
ဖြတ်ကာ တင်မေဆို လာလေသည်။ တင်မေ မသိဘူး
မှတ်၍ ဆရာဝန်က ညာပြောသမ္မာကို တင်မေက ယုံချင်
ထောင် ပြန်ပြီး ဆောင်ရသည်။ ဆေးထိုးခံရသည်။

“အားမင်ယူနဲ့နော် သမီး” ဟု သူက ဆိုတတ်
သည်။

တင်မေမှာတော့ ဘယ်လိုစကားမျိုးကိုပဲ ကြားရ^၁
ကြားရ ဘာမှ မဖြစ်တော့ပါ။ ကိုယ့်ကိုယ်ကို သိတာထက်
ဘယ်သူက ပိုသိဉိုးမှာလဲ။ မှန်ကိုကြည့်လိုက်လျှင် နက်ရာ
ကညို ညိုရာက မီးခိုးသွေးပေါက်နေသည့် ဆံပင်ခြောက်
မှား၊ အသားအဝါနှင့် နှုတ်ခမ်းအပြား၊ မျက်လုံး ကြည့်
လောင်လောင်။ အသက်ဆိုသည့် မီးတောက်ကလေး
သည် တင်မေကိုယ်ထဲတွင် ဖျော့တော့ အားနည်းလှစွာ
ဌီမ်းလုံ ဌီမ်းလုံနှင့် တောက်နေသည် ဆိုတာကို သိရ^၂
ပေမည်။

ချောင်းဆိုး သွေးပါနှင့်ပင် မောင်လေးအပုံ ဆုံးဖို့

ဆယ်ရက်လောက် အလိုမှာ မြင်ရသည့်ရှပ်နှင့် အင်မတန်
ထူသည်။

ထို့ကြောင့် ဘယ်စကားမျိုးကို ကြားရ ကြားရ^၁
တင်မေစိတ်ထဲ ဘာမှ မဖြစ်တော့ပါ။ ဘဝ၏ နောက်ဆုံး
နှုန်းသာ တွေးနေမိသည်။ ထင်မြင်ထားသလောက် မနီး
သည့်အတွက် စိတ်တောင် မရှည်နိုင်တော့။ လှိုင်းအောက်
ရောက်သွားပြီထင်ကာ ကျောက်ဆောင်နှင့် ရိုက်ဆောင့်ဖို့
ကို မြင်နေသော်လည်း နောက်ဆုံး ဝယ်က်တစ်ပွဲမှာ
လှိုင်းထိပ် ပြန်တက်ရခြင်းကို ဒေါသ ဖြစ်နေလေသည်။
လှိုင်းထိပ် တက်ရခြင်းမှာလည်း အကောင်းမှ မဟုတ်ဘဲ။
နောက် သည့်ထက် နှစ်ဆ ဟိုက်သွားသည့် လှိုင်းချောက်
ထဲကို တလိမ့်ခေါက်ကွေး ဆင်းဖို့ပဲ မဟုတ်လား။ ပန်းလှ
ပါပြီကွုယ်.....။

တင်မေသည် ရင်ထဲမှာ တစ်၊ နှာခေါင်းထဲမှာ
မွန်းပြီး ပါးစပ်ထဲမှာ သွေးနှင့်ခွေးတွေ ပြည်ကာ ဝေဒနာ
ကြောင့် ရူးသွားမလား အောက်မေ့ရသည့် အခါမျိုးကို
လိုသည်ထက် ပို၍ တွေ့နေရသည်ဟု ယုံကြည်၏။
အကြမ်းဆုံးကနေပြီး တဖြည်းဖြည်း မျှည်းကာ ရောဂါ
ပျော့သွား ပြန်သည့်အခါမှာ ဒေါသ ဖြစ်ရလေသည်။
ခံရလွန်း၍ သေမင်းကိုတောင်မှ ‘ကယ်တင်ရှင်’ ဟုပင်
အယူသီးမီတော့ မလိုလို။ ထိုအခါမျိုးဆိုလျှင် တင်မေ
သည် အိုင်ရာက မထနိုင်သေးသမျှ အံတကြိုတ်ကြိုတ်
ဖြစ်နေပြီး ထနိုင်သည့်အခါဆိုလျှင် အိမ်၏ ခေါင်းပြုရာ
ကိုက်နှစ်ရာကျော် ကွာသည့် မြေရာကုန်းချောင်းကို လာခဲ့မြှု
ဖြစ်လေသည်။

ယခုလည်း ကြည့်လေ.....တင်မေ့ရှုံးမှာ
မြေရာကုန်းချောင်း။

ခါတိုင်းတော့ မရောမရာနှင့် လာပြီး ရေပြင်ကို
ကြည့်ကာ အိမ်သို့ ပြန်ရောက်ဖြ ဖြစ်ရလေသည်။ ယခု
အခါမူ တထစ်ခု ဆုံးဖြတ်ပြီးပြီ။

ယခုအိမ်မှ သည်နေရာ ရောက်အောင်ပင် မနည်း
ထွက်ပြီး လာခဲ့ရလေသည်။ မနေ့ကဆိုလျှင် ခြုံထဲ လမ်း
လျှောက်နှင့်ရုံ ရှိသေးသည်။ မနေ့က၏ အရှုံက ရက်
များမှာတော့ တင်မေသည် မည်းမောင်ချိုင်းဝှမ်းသည့်
လိုင်းချောက်ကြီးထဲကို ရိပ်ခနဲ လျှောခနဲ ကျ ကျ ကျနေ
သည့် နေများ ဖြစ်ချေသည်။ သို့သော်လည်း ကြံ့ဖွူ့နေပြီ
ဖြစ်၍ ဒါဟာ အဆုံးစွန်သောချောက် မဟုတ်သေးပါဘူး
ဟု အိပ်ရာပေါ် လူးလိုမ့်နေသည့်ကြားကပင် သတိတရရ
ဖြစ်နေပေသေးသည်။

ခါတိုင်းလို အံကြိုတ်ပြီး မတွေးဘဲ ခေါင်း
အေးအေးထား၍ တွေးကာ မြေရာကုန်း ရေနက်သို့ လာခဲ့
ပါသည်။

အိမ်ကလူတွေ လစ်စဉ်မှာ ထွက်ခဲ့ရသည်။ မိုး
တွေကလည်း ဖွဲ့လိုပါကော်၊ လေ၏ အအေးက စူးရှုလှ
သည်။ ဆွဲယ်တာနှစ်ထပ်၊ ကုတ်အကျိုး အပေါ်က ဝတ်ထား
လျက်ကတောင် တစ်ကိုယ်လုံး တုန်နေသေးသည်။ မိုးဖွား
တွေထဲ တိုးလာပြန်တော့ အသားတွေ ကျော်ပြီး ထုံနေကာ
ဘာဖြစ်လို့ ဖြစ်မှန်းပင် မပြောတတ်တော့ပါ။ တောက်
သာ ခေါက်မိတော့သည်။ မိုးရေကြောင့် ထမိက စို့ထိုင်း

ထိုင်းနှင့် အောက်တစ်ပိုင်း ခွဲနေ၏။ ခေါင်းကို မိုးထိပြီး ဆံပင်တွေ ပုံကျမ်းနေသလိုပင်။ သို့သော်လည်း ဂရုမစိုက်။

မောပန်းစွာပင်၊ သို့သော်လည်း ဖြောင့်ဖြေးစွာပင် မြေရာကုန်းချောင်းစပ်က လေပိပင်ကြီးအောက်ကို ရောက် ခဲ့၏။ မိုးစိုသည့် နှုံးမြေပေါ် ပစ်ချုထိုင်လိုက်ပြီး အမောပြေ တော့မှ ရင်ထဲက အဆိုအကျပ်သည် ပါးစပ်ပေါ် တက် ခွင့်ရကာ ချောင်းဆိုးပြီး ထွေးထုတ်ပစ်နိုင် အားတော့ သည်။ အအေးနှင့် ချောင်းဆိုးသွေးပါ။ သို့သော်လည်း ဂရုမစိုက်၊ ဂရုမစိုက်။

တင်မေသည် ဂရုမစိုက် ဆိုသည်ထက် ပြင်းထန် သော စကားလုံးကို လိုချင်သေး၏။

ချောင်းဆိုးလိုက်ရင်း၊ သွေးပါလာရင်း၊ ထွေးပစ် လိုက်ရင်းနှင့်ပင် တင်မေသည် မြေရာကုန်း ချောင်းရေပြင် ကို ငြေးကြည့်မြို့ပြန်လောက်၏။

ရေပြင်ပေါ်မှာ အမှုန်ဆုံး မိုးဖွားကလေးများသည် စိပ်စိပ်လျှောက်ပြီး နေကြလေသည်။ အနှောင့်အယုက် မရှိသော နွေကာလ၏ ရေပြင်လို မျက်နှာတင်း၍ မနေဘဲ ဝါညံ့ညံ့နှင့် အနယ်လည်း ထနေသည်။ နွေအခါဆို လျှင် ကျောက်ချောပမာ ရေပြင်ပေါ် ထိုင်၍ပင် ရမည်ဟု တင်မေ ထင်ခဲ့ဖူးလေသည်။ ယခုတော့ ရေပြင်သည် ဖျော့ ည့်လှသည်။ တင်မေသည် ဟိုအောက် နှုတောကဲ့အထိ နှစ်သွားနိုင်သည်။

လေပြင်း တွေ့လိုက်ပြီဆိုလျှင် လေပိကိုင်း လေပ် ရွှေက်များပေါ်မှာ ခို့နေသည့် မိုးရေပေါက်ကြီးများသည်

ဖြန်းခနဲ့၊ ရွှေခနဲ့ ကျေလာတတ်သည်။ တင်မေသည် အငေး
ပျက်၍ သွားကာ သွေးပေသော လက်ကိုင်ပဝါနှင့်ပင်
မျက်နှာကို သုတ်ပစ်ရပြန်သည်။

လေသည် လေပိုင်းများကို ကိုင်လှုပ်နိုင်အောင်
ကြမ်းလျှင်တော့ ပြောင်တင်းတင်း စိမ်းမြှုမြှု လေပိုး
များသည် တဖူတ်ဖူတ် ကြွေကျလေသည်။ တချို့က
တင်မောကျေဘက် သဲခပ်သိပ်သိပ်နှင့် နှုံးမြေပေါ်ကျကာ
တစ်လိမ့်နှစ်လိမ့် လိမ့်သည်။ တချို့ကမူ တင်မော ခြေရှင်း
ဘက် ချွဲ့ပျော်ချောင်းစပ်ကို ကျကာ တစ်ဝက်နှစ်ပြီး ငြိမ်
နေသည်။ တချို့က မြေရာကုန်းချောင်း ရေထဲကျကာ ပေါ့
လော ပေါ့လောနှင့် မျော့ချင်ရာ မျောသွားကြလေ
သည်။

လေပိုးများ ရေထဲကြွေသည်ကို တင်မေ စိတ်
ဝင်စားလေသည်။ လေပိုင်ကြီးသည် ချောင်းဘက်သို့
ကိုင်း၍ အရိပ်သည် ချောင်းလယ်သို့ကျကာ နေတတ်
သည်။ လေပိုးများသည် ချောင်းရေထဲ ကျတာသာ များ
သည်။

ဟော.....ကြည့် တစ်လုံး ကြွေပြန်ပြီ.....ကြွေပုံကို
ကြည့်စမ်း။

ရေပြင်သည် လိုင်ရွှေကြွေကာ ပလုံစီနေသဖြင့်
လေပိုးသည် စွက်ခနဲ့ သဲသဲမြည်ကာ ခဏနှစ်ပြီး ပြန်
ပေါ်လာသည်။ ရေပန်းသေးသေး ကြီးကြီးများ ဖွား၍
ထကာ ပတ်လည်ကို စင်ပြီး ကျသည်။ ထို့နောက်ကား
ဂယက်ကလေးများ လွှဲပုံရှားခြင်း။ ထို့နောက်ဆုံးလျှင်ကား

ပျော်ဆုံးသည့် ရေပြင်ပေါ် မိုးဖွားစိပ်စိပ်ကလေးများ
လျှောက်ပြီးနေကြ ပြန်လေ၏။

တင်မေ ရေထဲကျသွားလျှင် ခုလိုပင် အသံမြှည်
ရေပန်းစင်၊ ဂယက်ထ၊ မြှုပ်ချိ ပေါ်ချိဖြစ်ကာ.....နောက်
ဆုံး နစ်ပြီး၍ သုံးလေးရက်ကြာသော်....ခုနှင့် လေပ်သီးလို့
ပင် ရေပေါ် ပေါ်လောပေါ်ကာ များလိုရာကို များရပေ
မည်။ တစ်ခုပဲ ကွာမည်။ မိမိက သက်ရှိသတ္တဝါဖြစ်၍ သေ
ခြင်းနှင့် ရှင်ခြင်းကြားထဲက အလွန်တရာ သေးငယ်လှ
သည့် အချိန်ကလေးမှာ နောင်တတရား ဖြစ်ပေါ်ပြီး
ကြောက်ချုံရှုန်းကန်မှ ရှိချင် ရှိလာမည်။

သည်တစ်ချိန်ကလေးကို မူန်းကာ သတ်သေဖို့
ရာကို တင်မေ မာနကြီးခဲ့ခြင်း ဖြစ်လေသည်။ အရင်တုန်း
က ဤမြို့ရာကုန်းချောင်းကို လာမိတိုင်း ထိုအတွေးကို
ရောက်ကာ အိမ်ပြန်စမြေ ဖြစ်ချေသည်။ စင်စစ် ယခုလည်း
မူန်းတုန်းပါပဲ။ သို့သော်လည်း သည်အခါတော့ သေဖြစ်
ပေတော့မည်။ သေဖြစ်ပါစေဟုလည်း ထပ် ထပ် ဆိုနေ
ပါသည်။

လူတွေ၏ အပြောကိုလည်း ဂရုမစိုက်တော့ပြီ။

တင်မေ သေသွားလျှင် မိဘနှစ်ပါးသည် မောင်
လေး သေတုန်းကလို ငိုးယိုကြပေမည်။ ခက်ကြာတော့
မောင်လေးကို မေ့ဖျောက်သွားသလိုပင် တင်မေ့ကို မေ့
ပျောက်သွားကြပေမည်။ မေမေကဆိုလျှင် ဘုရားရှိခိုး
ပြီးတိုင်း ‘တင်မေရေ....အမျှ အမျှ’ ဟု ဆိုချင် ဆိုပေမည်။
ကိုကျော်က ဆိုလျှင်တော့ ‘ကံဆိုးတဲ့ တင်မေ’ဟု

ငို့ရှိက်မည် ထင်သည်။ သူတစ်သက်လုံးမှာ စိတ်မကောင်း
စရာ တစ်ခုက် ရချင်လည်း ရမည်။ သို့သော်လည်း တင်မေ့
ကို နားမလည်ခြင်းဟာ ပိုပြီး ကြီးမားလာမှာ အမှန်ပင်။

ဆရာ အောင်မင်းကတော့ ‘မိုက်တဲ့ ကလေးမပ’
ဟု ယူကျေးမရ ညည်းရှာပေလိမ့်မည်။

မိုက်တယ်ဆိုလျှင် တင်မေ ခံနိုင်၏။ စင်စစ် လိမ္ာ
ခြင်းဆိုတာမှာ သတ္တိမရှိခြင်းလည်း ပါသည် ထင်လေ
သည်။ သို့သော် ဆရာက တစ်ခါပြောသည်မှာ ‘သတ်သေ
တယ်ဆိုတာ ဖျော့တယ် ညွှာတယ် ဆိုတာကို ပြတာပဲ’ဟု
ဖြစ်သည်။

အခက်အခဲကို မတွေ့ရဲ၍ သတ်သေခြင်းမှာ ဖျော့
ညွှာတယ်ဆိုတာ တင်မေ ဝန်ခံပါ၏။ သတ်သေမှုပေါင်း
မှားစွာတွေထဲမှာ တင်မေ ချိုးမွမ်းမိမ္မားတာလည်း တစ်ခါမှ
မရှိခဲ့။ သို့သော် ယခုမှ တင်မေသည် မိမိအတွက် ပြန်
လှန် ခံပြင်းချင်သည်။ တင်မေ ဘယ်တူန်းက အခက်အခဲ
ကို ကြောက်ခဲ့ဖူးပါသလဲ။ တခြားလူတွေလို ပြန်း ဒိုင်းနှင့်
စိတ်မာန်ထကာ တစ်ရှားထိုးသေသည် သဘောမျိုးလည်း
မဟုတ်။ တင်မေသည် စိတ်ဆိုးနေတာလည်း မဟုတ်။
ကြောက်ရွှေစရာလည်း မရှိဘဲ. . . . အေးအေးစွာ လာခဲ့ပေ
သည်။ အေးအေးစွာ တွေးခဲ့ပြီးပြီလေ။

ရက်ပိုင်းလောက်သာ အသက်ရှင်ဖို့ ရှိသည်
တင်မေ မဟုတ်လား။ ပြီးတော့ တင်မေမှာ လူဘဝက
ဆောင်ယူသွားစရာ ဘာမှ မရှိ။ အမွှဲကြီးမွဲတဲ့ တင်မေပါ။
ဝုံးစားကြည့်စမ်းပါကွယ်....။ သည်မြေရာကုန်း

ချောင်းကို ရောက်အောင် ဘယ်လို လာခဲ့ရတယ် ဆိုတာ
ကို.....။

တင်မေသည် နွမ်းလျှစွာ ဇွတ်တိုးပြီး လာခဲ့သည့်
လမ်းကလေးကို လည်ပြန်ကြည့်မိလေသည်။

[၂]

၆ နှစ်သမီးအရွယ် အထိတော့ တင်မေသည် ကလေးတို့
၏ မသိ မတတ်ခြင်း၏ အကျိုးကျေးဇူးကြောင့် ဖျော်ချင်
စွာ နေခဲ့သည်ဟု ထင်မြင်လေသည်။

သို့သော်လည်း လွှမ်းလောက်စရာ မရှိလှသည်မှာ
ထိုအရွယ်အထိ နေခဲ့ ထိုင်ခဲ့ရပုံကို သိပ်မမှတ်မိသော
ကြောင့်ပေတည်း။

ထိုအရွယ်တုန်းက တင်မေသည် အလွန်တရာမှ
ကြောက်တတ်လှသည် ကလေးမကလေး ဖြစ်ခဲ့လေ
သည်။ ပုဂ္ဂက်ဆိတ်ကိုလည်း ‘ပိုးကောင်ကြီး’ဟု အောကာ
လူကြီးရင်ခွင့်ထဲ ပြေးဝင်သည်။ မိုးရာသီမှာဆိုလျှင်
လျှပ်စစ်တွေ၊ မိုးကြီးတွေကို ကြောက်လွန်း၍ အိပ်တောင်
မပျော်ပါပြီ။ တင်မေကလေးသည် အရာကြီးများ၊ ပေါက်
ဖော်ကြီးများနှင့် ဗမာ တောာသားကြီးများကိုလည်း မေ့၍၍
ပင် မကြည့်ရဲချော်။ သည်အထဲ သရဲကိုလည်း မမြင်ဖူးပဲနှင့်
ကြောက်နေလိုက်သေးသည်။ တင်မေအဖို့ လောကကြီး
တစ်ခုလုံးသည် ကြောက်စရာကြီး ဖြစ်လေသည်။

ခက်သည်မှာ တင်မေသည် ဖေဖေနှင့် မေမေကို
လည်း ခပ်ကြောက်ကြောက်ပင် ရှိသည်။ ဖေဖေသည်
တစ်အိမ်လုံးအပေါ် စိုးစံ၍ အာကာပြင်းပြသော မင်းပမာ
ပင် ဖြစ်ချေသည်။ သူမျက်နှာထားက ခပ်တင်းတင်း၊
သူအသံကလည်း ဉာဏ်။ ဒေါသကလည်း နည်းနည်း
ကြီးတတ်သေးသည်။ မြေရာကုန်းတစ်ဝိုက်ရှိ လယ်များကို
စိမ်ခန့်ခွဲကာ အိမ်မှာ နေသည်ဟုလည်း မရှိသဖြင့် ခင်မေး
တင်မေး အပုံ စသော သား သမီး သုံးပေါ်က်နှင့် ခပ်စိမ်း
စိမ်း ရှိသည်။ ထိုပြင် ဖေဖေသည် အရိုအသေး ကြိုက်သဖြင့်
သားသမီးများကို အရော မဝင်ချေ။ မေမေကတော့ ကျွန်ုင်း
နှင့်တူသော မယား၊ မေမေနှင့်လည်း သားသမီးများသည်
ရောရောဝင်ဝင် နေ၍ မရ။ မေမေသည် မြေရာကုန်းချောင်း
တစ်ဖက်ကမ်းက ဆန်စက်မှာချည့် အချိန်ကုန် ရချေ
သည်။

တင်မေ၏အစ်မ ခင်မေကို ရန်ကုန်ကျောင်းသို့
ဘော်ဒါ ပို့၍ထားကာ၊ မောင်လေး အပုံကလည်း အာယား
နှင့်နေသော ကလေးအရွယ်ဖြစ်၍ တင်မေသည် ဒေါ်ဒေါ်
ကိုသာ ပွဲတ်သီးပွဲတ်သပ် လုပ်နိုင်လေသည်။ တင်မေး
ဒေါ်ဒေါ်မှာ မေမေညီမ တစ်ဝိုက်ဖြစ်၍ အသက် သုံး
ဆယ်ရွယ် ရှုပ်လှလှ ဖြစ်လေသည်။ ဒေါ်ဒေါ်သည် တင်မေး
ကို အချို့ဆုံးဖြစ်၍ ခွဲ့နဲ့သမျှကို အလိုလိုက်သည်။

တင်မေသည် တစ်ခု သတိထားမိ လာလေ
သည်။ ဖေဖေသည် နေ့ခင်းချိန် မေမေ အိမ်မှာ မရှိတုန်း
အိမ်ပြန်ပြန် လာတတ်လေသည်။ တင်မေသည် ဖေဖေနှင့်

နှစ်ယောက် ပျော်ပျော်နေခဲ့ကြပါ” ဟု ငို့သံ့ဌီး နှင့်
ပြန်ပြောသည်။

တင်မေသည် ဘာမှန်းမသိသော်လည်း မျက်ရည်
စမ်းစမ်းနှင့် ငို့ဖို့ အသင့်ဖြစ်လာကာ အားကိုးရာ ဒေါ်ဒေါ်
ကို ရှာကြည်သည်။ မတွေ့နိုင်၊ ဘယ်သွားနေပါလိမ့်။
ဖေဖေသည် ပြန်းခနဲထပြီး ခေါက်တုံးခေါက်ပြန် လျှောက်
တော့မှ ဒေါ်ဒေါ်ကို ကုလားထိုင်ပေါ် မြင်ရသည်။ စေ
စောက ဒေါ်ဒေါ်ရှုံးက ဖေဖေထိုင်နေလို့ ဂွယ်နေတာပဲ။

‘ဒေါ်ဒေါ်’ သို့သော်လည်း အသံသည် တင်မေ့
နှုတ်ခမ်းပေါ် မရောက်ခင် ပျောက်ပျက်သွား၏။ ဒါ
ဒေါ်ဒေါ်မှ ဟုတ်ရဲ့လား....ခါတိုင်း ပြုးချိပြီး အလိုလိုက်
သည့် မျက်နှာမှာ တင်မေ နားမလည်သည့် ကြောက်စရာ
ကြီးတွေကို တွေ့ရလေသည်။ နှုတ်ခမ်းက ပြုးနေတာ
လား၊ မဲ့နေတာလား မဆိုနိုင်။ ပြုးတာဆိုလျှင်တော့ ရက်
စက်တဲ့အပြုး၊ မဲ့တာဆိုရင်တော့ မထိလေးစား အင့်။

ဒေါ်ဒေါ်သည် တုန်လှုပ်နေသော တင်မေကို
မျက်မျှောင်ကုတ်လိုက်သေး၏။

တင်မေသည် ထိုအဖြစ်အပျက်ကလေးကို စွဲ၍
နေလေသည်။ မျက်စိတဲ့ အားလုံးမြင်၍ နေလေသည်။
နှစ်ယောက် ကလေးစိတ်ကလေးမှာ ဒက်ရာရသလို ဖြစ်
နေ၏။ တော်တော် ကြီးသွားသည့်အထိ နေမကောင်း
သည့်အခါများမှာ တစ်စွဲမကျို့ အိပ်မက်ပြန်ပြီး မက်
တတ်သည်။

ထိုနောက်မှ မေမေနှင့် ကလေးတို့သည် ရန်ကုန်

သို့ ရောက်နေသည်ကိုသာ မှတ်မိတေသာ့သည်။ တင်မောင်
စိတ်ထဲတွင် မရှင်းချေ။ အာယားမှာလည်း ဗမာစကားကို
ပိုပို မပြောနိုင်သော ကုလားမကြီး ဖြစ်၍ တင်မေသည်
စွန့်ကာ မေမေအနားကပ်ပြီး မေးမိသည်။

“မေမေနဲ့ ဖေဖေ ဘာဖြစ်လိုလဲ....ဟင်
ဒေါ်ဒေါ်က....”

“ဘာ ဒေါ်ဒေါ်လဲ၊ မယားငယ် ကောင်မ”

မေမေက ဒေါသတြီးနှင့် တင်မော်ကို အော်လေ
သည်။ ထိုကြောင့် ချောင်တစ်ချောင်သို့သွားကာ အသံ
မထွက်အောင် ငို့ရတေသာ့သည်။ ငို့တုန်း တွေးနေသည်
မှာ ‘မယားငယ်’ဆိုတာ မကောင်းတဲ့ဟာတော့ အမှန်ပဲ။
တစ်ခုခုပဲ၊ ထူးဆန်းတယ်....။ ထို့ပြင် စကားလုံး အသံ
ကိုက နားကို ထိုးဆွဲသည်ဟု ထင်မိလေသည်။ အမိပ္ပါယ်
မသိလျှင် နေပေါ်။

မေမေသည် ဆွဲမျိုး မိတ်ဆွဲများကို ဘတ်စုံ
ငင်း၍ တိုင်တတ်လေရာ....တင်မေသည် နားလည်နှင့်
သမျှနှင့် စိတ်မချမ်းသာ ဖြစ်ရလေသည်။ အဘယ်ကြောင့်
ဆိုလျှင် သည်အခါမျိုးမှာ မေမေသည် မျက်ရည် ကျ
တတ်သည်။ ‘မယားငယ်’၊ ‘လင်ခိုးမ’ စသည့် ကြောက်
လန့်စရာ စကားလုံးကြီးများကို သုံးတတ်လေသည်။
တင်မေသည် မေမေကို သနားလည်းသနား ကြောက်
လည်း ကြောက်ကာ ဒေါ်ဒေါ်ကို လွှမ်းနေရသေး၏။
ဖေဖေအကြောင်းတော့ မတွေးချင်။

“ဒင်းရုပ်ရည်နဲ့ လင်တစ်ယောက် ရနိုင်ပါတယ်

ရှင်။ ကျွန်မလင်ကိုမှ လုယူမှ မဟုတ်ပါဘူး” စသည်ဖြင့်
မေမေသည် ဒေါ်ဒေါ်ကိုချည်း အပြစ်ဖို့ကာ ပြောတတ်
သည်ကို မှတ်မီနေလေသည်။ ဟိုတုန်းက နားမလည်
သော်လည်း စကားလုံးများကို နားထဲမှာ ရနေကာ ကြီး
လာတော့ ပြန်ရှုကြားပြီး အမိပ္ပါယ်သိရသည်။

နောက်ဆုံးမှာမူ ဖေဖေ လာခေါ်ရှု သားအမိ
တစ်တွေ အိမ်ပြန်ကြလေသည်။ တင်မေမှာမူ ပျော်ဖွယ်
ရာအကွက် မမြင်တော့ပေ။ ကလေးအရွယ်ကလေးနှင့်
မလိုက်အောင်ပင် စိတ်ည်စ်နေတတ်လေသည်။ မေမေနှင့်
ဖေဖေသည် အမြဲတမ်း ရန်ဖြစ်ကာနေသည်။ ဒေါ်ဒေါ်
မျက်နှာမှာ အပြုးအချိုက် ရှာရှု မတွေ့ပါပြီ။ တင်မေသည်
ဘယ်သူနှင့် နေရမှန်း မသိဘဲ ခြုံထဲဆင်းကာ သစ်ပင်များ
ကို အဖော်လုပ်ရလေသည်။

ခင်မေသည် ကျောင်းပိတ် ရှု ပြန်လာကာ
ဒေါ်ဒေါ်နှင့် မကြာခကာ ရန်ဖြစ်လေသည်။ ခင်မေမှာ ၁၃
နှစ်ခန့် သိတတ်သည့်အရွယ် ဖြစ်ရှု မေမေ သံယောင်
လိုက်ကာ နေလေရာ တစ်အိမ်လုံးသည် စောင်းမြောင်း
သည့်စကား၊ ငြော့လိုက်သည့်စကား၊ မနာ နာအောင်ပြော
သည့် စကားများနှင့် လွှတ်သည့်နေရာဟု မရှိတော့ဘဲ
ဖြစ်နေလေ၏။ တင်မေ၏ လွှတ်မြောက်ရာ လမ်းကတော့
ခြုံထဲဆင်းရှု ပန်းပင်နှင့်။

တင်မေ အဖို့ရာ ဒေါ်ဒေါ်ကို မူန်းဖို့ မဖြစ်။
တင်မေနှင့် ဒေါ်ဒေါ်မှာ အရင်ကလို ခင်ခင်မင်မင် နေရှု
မရတော့သော်လည်း တစ်ယောက်နှင့်တစ်ယောက်

အန္တရာယ် မပြုကြချေ။ သို့သော် တတိ တတိနှင့် နာစရာ
ကလေးများသည် စု၍ လာလေသည်။

ဥပမာ....

ခင်မေနှင့် ဒေါ်ဒေါ်သည် မနက်ပိုင်းမှာ စကား
များကြသည်ဆိုပါတော့။ နှဲလယ်ကျတော့ ထိုအကြောင်း
ကို တင်မေ မေ့သွား၏။ သို့သော် ညာနေ ဖေဖေ ပြန်လာ
ကာ ဒေါ်ဒေါ်နှင့် စကား တစ်လုံး နှစ်လုံးပြောပြီး ခင်မေ
အရိုက်ခံရသည်။ ဖေဖေသည် အပြစ်ကို မတွေ့။ တွေ့
အောင် ရှာသည့် နေရာမှာတော့ အတော်စွမ်းလေသည်။

မေမေနှင့် ဆိုလျှင်လည်း သည်လိုပင်။ ဒေါ်ဒေါ်မှာ
ငွေသုံးစရာ မရှိလျှင် ဒေါ်ဒေါ်နှင့် မေမေသည် စကား
မများဘဲ နေ၍ မရတော့ချေ။ စကားများပြီး ဒေါ်ဒေါ်က
စိတ်ကောက်ပစ်၏။ ထိုကြောင့် ဖေဖေက စွေးဖိုးငွေးပေး
ကာ ချော့ရလေသည်။

တင်မေသည် ခင်မေတို့ကျောင်း ပြန်ဖွင့်သော်
ရန်ကုန်လိုက်သွားပြီး ကျောင်းနေရသည်။ ကျောင်းပိတ်၍
ပြန်လာသော် ဒေါ်ဒေါ်ကို သမီးကလေးပိုက်လျက် တွေ့ရ^၁
သည်။ တင်မေစိတ်တဲ့ ပထမဆုံးဝင်လာသည့် ခံစားရ^၂
မှုမှာ မပြောပြတတ်အောင် ရှုက်ခြင်းပင် ဖြစ်လေသည်။
ဒေါ်ဒေါ်သမီးကလေးမှာ ပူလှသည်။ ညျဉ်နက်သန်းခေါင်
အထိ တအားအော်ငိုကာ နေလေသည်။ မေမေနှင့်ဖေဖေ
ကား အိမ်ရှေ့မှာ ရန်ဖြစ်ကာ နေ၏။ ခင်မေက ဒေါ်ဒေါ်ကို
စောင်းမောင်းပြောဆိုကာ နေ၏။ တင်မေမှာ အိပ်၍မရ^၃
တိုင်း ဒေါသတွက်ကာ ပြန်းခနဲ့ထပြီး ဒေါ်ဒေါ်ကလေးကို

ကျောက်တံနှင့် နာနာထိုးမီလေရာ ဒေါ်ဒေါ်၏
အော်တိုင်သံ၊ ဖေဖေ ပြေးလာသံများ၏ နောက်ဆုံးဝယ်
တင်မေ့ ကိုယ်ပေါ်သို့ ကြိမ်လုံးသည် အနှစ်အပြား ကျ
ရောက်လေတော့သည်။ တင်မေလည်း ဒေါ်ဒေါ်ကို မှန်း
၍ ရသွားလေတော့သတည်း။

[၃]

ရန်ကုန်ကျောင်းတွင် တင်မေအား သွားအပ်သည့်နောကို
မှတ်မိနေသေး၏။

ခင်မေ၊ တင်မေနှင့် မေမေ အားလုံးသုံးယောက်
သွားကြသည်။ ခင်မေမှာ နေခဲ့ဖြီးသော ကျောင်းဖြစ်၍
ရောက်ရောက်ချင်းပင် သူငယ်ချင်းများနှင့် ပါ၍ သွား
လေတော့သည်။ တင်မေမှာ မေမေနားကို တဖြည်းဖြည်း
ကပ်သွားရင်း အနားပါးနီးက လုသူ အသံပလ်ကို ငေး
မော၍ နေလေသည်။ မှန်စားလွှတ်ချိန်ဖြစ်၍ ကျောင်း
သူကလေးများသည် အော်ချင်သလောက် အော်ကာ
ခုန်ချင်သလောက် ခုန်ပေါက်ကစား နေကြလေသည်။
သူတို့ဝတ်ထားသည့် ဂါဝန်ပြာကလေးများကား ရိုးရိုးနှင့်
ဆင်တူဖို့လားမသိ။ ကြည့်၍ ကောင်းလှသည်ဟု တွေး
နေမိလေသည်။ အင်လိပ်မကလေးများ၊ တရာ်မကလေး
များနှင့် ကုလားမကလေးများကို ကောင်းကောင်း မမြင်
ဘူးသဖြင့် တတမ်းတမ်း လိုက်ကြည့်နေမိ၏။

တင်မေသည် ပျော်သလိုလိုပင် ဖြစ်လာလေ

သည်။ ထယ်ငယ်ကလေး ကတည်းက နေချင်ခဲ့သည့်
ကျောင်း၊ မိခင်မေ အင်မတန်ကြားတဲ့ ကျောင်းလေ။
တင်မေမှာ ဂါဝန်ပြာလည်း ဝတ်ချင်၏။ ရောင်စုံ အရှပ်
ကလေးများနှင့် အေဘီစီ စာအုပ်ကိုလည်း ဖတ်ချင်၏။
ခင်မေ့ထံက တစ်ဆင့် ကြားဖူးရသော မွေးနှေ့လက်
ဆောင်၊ ခရစ်စမတ် လက်ဆောင်များကိုလည်း လိုချင်၏။
တင်မေသည် ခင်မေ သီချင်းလုပ်၍ ဆိုနေတတ်သော
အင်လိပ် ဘုရားရှိခိုး စာများကိုပင် ရ၍ နေလေသည်။

ကျောင်းအုပ်ဆရာမကြီး၏ ရုံးခန်းသို့ ရောက်
သွားသော် တင်မေသည် ရှုပ်လက်တို့အဖြူ။ ဘောင်းဘီ
တိုနက်ပြာနှင့် ဆရာတစ်ယောက်ကို မြင်ကာ ချက်ချင်း
ပင် ကလေးတို့၏ ခင်မင်စိတ် ပေါက်၍ လာလေသည်။
သူကိုသာ ကြည့်၍ နေမိရာ သူက သဘောကျသလို ပြုး၍
ပြလိုက်ရာ တင်မေလည်း အလိုလို ပြုးမိလျက်သား ရှိလေ
သည်။ စင်စစ် တင်မေသည် သူစိမ်းများကို အင်မတန်
ကြာက်တတ်သည်။

ကျောင်းအုပ်ဆရာမကြီးနှင့် မေမေကား တင်မေ
တို့ ညီအစ်မနှစ်ယောက်အတွက် စကားပြောဆို နေကြ
လေရာ တင်မေလည်း မေးခွန်းတစ်ခုတလေကို ပြန်ဖြေရ^၁
သည့်အခါ ရှိသေး၏။ တင်မေသည် ဆရာမကြီးကို ကြည့်
ရင်း အသားပန်းရောင်၊ ဆံပင်အဝါ၊ မျက်လုံးအပြာနှင့်
အင်လိပ်မကြီး၏ ပါးစပ်မှ ပမာစကားများ ပိုပိုသသ
ထွက်နေသည်ကို အုံသြု၍ နေလေသည်။

ပြန်းခနဲ့ စောစောက ဆရာကို လုညွှေကြည့်မိပြန်

၏၊ ဆရာက....ခေါင်းကို ဆတ်ခနဲ တော့၍ ရယ်လိုက်
ကာ”ကျောင်းသူ အသစ်လား....ဟင်”ဟု မေးရင်း
လျှောက်လာလေ၏။ တင်မေသည် ကလေးတို့၏ ရှက်ပြီး
ကလေးနှင့် စောင့်ကြိုးနေလေရာ ဆရာက တင်မေဘေး
ထွင် ဆောင့်ကြောင့်ထိုင်ချုပြီး ဆံပင်ကလေးကို ဆွဲဖွံ့ဖြိုး
ရင်း “နာမည် ဘယ့်နဲ့ ခေါ်လဲ”ဟု မေးပြန်၏။

တင်မေသည် ဆရာရင်ခွင်မှာ န္တားသွားရင်း ရှက်
ကာ တစ်ဖက်ထို့ မျက်နှာလွှဲ၍ နေမိလေသည်။ အိမ်မှာ
ဆိုလျှင် မည်သူနှင့်မျှ ဖက်လဲတက်း မနေခဲ့ဘူးရာ ထူး
ဆန်းသလို ထင်ရင်းက ဆရာ့ကို သဘောအကျကြီး
ကျသွားလေတော့သည်။

“သူကို ဘော်ဒါ ထားမလို့လေ....”မေမေက
ပြောပြန်၏။

“အို....ထယ်လှချည့်လား....ဖြစ်ပါမလား....”ဟု
ဆရာက အုံပြုသွားလေရာ မေမေက မျက်နှာပျက်သလို
လို ဖြစ်သွားပြီး “သူတစ်ယောက်တည်းမှ မဟုတ်ဘဲ။
သူအမရှိနှင့်သားပဲ....ရှိမိလေ.... မသိဘူးလား....
ငါးတန်းက ရှိမိ....”ဟု ပြောသည်။

ရှိမိမှာ ခင်မောင်း ကျောင်းနာမည် ဖြစ်လေ၏။

တင်မေမှာ ဆရာ့ကိုသာ ဝေး၍နေလေရာ သူက
တစ်ခါပြီးပြပြီး....

“နာမည် မပေးရသေးဘူးနော်၊ သူက ရှိမိထက်
ချစ်စရာ ပိုကောင်းတယ်။ ကလေးမကလေးက ပန်းပျော့
အသွေးနှင့်ကလေးမဲ့ ‘ချယ်ရိ’လို့ နာမည်ပေးရအောင်”

တင်မေသည် အဂ်လိပ်နာမည်များနှင့် နီးစပ်ဖူးသည် မဟုတ်၍ အဓိပ္ပာယ် နားမလည်သော်လည်း ဆရာတိ သဘောကျပြီးသားမို့ နာမည်ကို အတော်ကြိုက်၍ သွားလေသည်။

ဆရာနှင့် တင်မေသည် နောက်ထပ် အမေးအဖြေများ လုပ်နေကြသေးသည်ကို မသဲမကဲ့ မှတ်မိသေး၏။ ဆရာမကြိုးနှင့် မေမေက စီစဉ်စရာ ရှိသည်များကို ဆွေးနွေးနေကြသည်။

မေမေက တောနသူ ဖြစ်သည့်အတိုင်း အယဉ်အကျေးတွေကို တယ် ဝရှုမစိုက်သဲ... “ဒီ ကျောင်းက ယောကျားဆရာလည်း ရှိသကိုးနော်” ဟု မေးလိုက်လေ၏။

တင်မေသည် မိမိကိုယ်ကို ပွဲထားသည့် ဆရာလက်မောင်းများ ရှုတ်တရက် တောင့်တင်းသွားသည်ကို သတိထားမိ လိုက်လေသည်။ ဆရာမျှက်နှာကလည်း တစ်မျိုးလိုလိုပင်။ သို့သော်လည်း သည့်ထက် ပို၍တော့ အဓိပ္ပာယ် မရှာတတ်။

“**ဉော်....သူက ပုံဆွဲဆရာလေ၊ ဆရာမထဲက ဆိုရင် ပုံဆွဲနိုင်သူ ရှားတယ် မဟုတ်လား။ ပြီးတော့ သူက ကျောင်းမှာလည်း မနေပါဘူး....။ ဟေ့....ဆရာ ကိုအောင်မင်း၊ ကိုယ့်မှာ ပိန်းမ ရှိတယ်ဆိုတာ ပြောပြလိုက်ပါဘီး”**

ဆရာမကြိုး၏ ပြက်လုံးမှာ မေမေရော ဆရာရောရှယ်ကြသည်။ တင်မေကမူ ဆရာအကြောင်း သိသွားရ၍

ကျေနပ်၏၊ ကျောင်းမှာနေရင် ပိုကောင်းမှာနော် ဟု
ပင် တွေးနေမိသေးသည်။ တင်မေသည် ကျောင်းကို
မကြောက်တော့ချေ။

မေမေသည် တင်မေတို့ ညီအစ်မကို ထားခဲ့၍
ပြန်သွားသော် တင်မေသည် ဘာကိုမှ တွေးရကောင်းမှန်း
မသိဘဲ ကျွန်းခဲ့လေသည်။ သူစိမ်းကျောင်း ဖြစ်သော်လည်း
အားကိုးစရာ ဆရာအောင်မင်း ရှိပေပြီ။ ဆရာက တစ်နေ့
လုံး သူကို လက်ဆွဲကာ ကျောင်းအနဲ့ လည်ပြသည်။
ရေခါးခန်း၊ အိမ်သာတောင် မကျွန်တော့ချေ။ တစ်ညနေ
လုံးကား ကစားကွွင်းထဲမှာ ဆော်၍ ဖျော်မဆုံး။ တင်မေ
သည် ကျောင်းသူကလေးများနှင့်တော့ တွဲချင်စိတ် မရှိ။
ဆရာ့အနားမှာ ကပ်၍ နေချင်သည်။ ပြီးတော့ ညနေ
ကျောင်းလွှတ်၍ နေကျောင်းသူတွေ ပြန်ကာ ကျွန်းခဲ့သည့်
ဘော်ဒါနေသူများထဲတွင် တင်မေအရွယ် မရှိ။ ခပ်ကြီး
ကြီးတွေသာ များသည်။

တင်မေသည် မေမေကို ဆရာမကြီး ပြောလိုက်
သည့်စကားမှာ မူသားလွှတ်ရုံကလေး မှန်သည်ကို သိရ
လေသည်။ ဆရာသည် ကျောင်းမှာ မနေသော်လည်း
ကျောင်းဝင်းထဲတွင် တစ်ထပ်တို့က်ကလေးနှင့် နေလေ
သည်။ ဆရာ့အိမ်မှာ နေချင်စရာ ကောင်း၏။ ပရီဘောဂ^၁
မှာ ရိုးရိုးနှင့် ရှင်းစွာ နေရာချထားသည်။ ပြတင်းပေါက်
များ၍ လင်း၏။ သို့သော် ဆရာ့မိန်းမကို တင်မေ ခင်မင်း
စိတ် မရှိချေ။

တင်မေသည် ညနေစာကို ဆရာ့အိမ်မှာ စား
သည်။

“ကျောင်း စရောက်တဲ့နေ့ ကျောင်းစည်းကမ်း ကို
ဖျက်ပေါ့....ဟုတ်လား၊ ဒါပေမယ့်....မင်းတို့ ဖေဖေ
က သူဌေးဆို....ကိစ္စမရှိဘူး၊ ဆရာမကြီးကို မကြောက်
နဲ့တော့”

တင်မေသည် ဆရာ့စကား အမိပွာယ်ကို နား
မလည်သော်လည်း မိမိအရွယ်ကလေးကို ကလေးစကား
မပြောဘဲ လူကြီးချင်းလို့ ပြောသဖြင့် ခပ်တည်တည်နှင့်
သဘောကျွော ပြုးနေခဲ့လေသည်။

“မင်း ဉာဏ်ရင်....အိမ်လွှမ်းပြီး ငို့နော်းမှာလား
ကွွယ်....”

ဆရာ့ စကားသံသည် အမြဲပင် ယူယသည်။

နောက်တစ်နေ့ မနှုတ်မိုးလင်း၍ ဆရာနှင့် ပထမ
ဆုံး တွေ့သည့်အခါ မေးသည့်စကားမှာ “ဟေး ဉာဏ်
ကောင်မလေး ငို့တယ် မဟုတ်လား၊ မမေမတို့ကို လွှမ်းလို့
လေ”

တင်မေက မျက်မှောင်ကြုတ်ကာ ပြုးပြီး ခေါင်းခါ
ပြောသည်။ တင်မေသည် အိမ်လွှမ်းသည် ဆိုတာကို
နားမလည်။ ဉာဏ် ကျောင်းသူတွေ အများကြီးနှင့် အိပ်
ခန်းကြီးထဲမှာ အိပ်ကြုပါသည်။ ခင်မေနှင့် တင်မေမှာ
ခုတင်ချင်း ကပ်လျှက်ရှိ၍ အိပ်မပျော်ခင် စကား တပြော
ပြော နေနိုင်၏။ ညည်ခန်းက တိုးတိုးကလေး တီးနေသော
ပိယာနိုသကလည်း အေးလှ နဲ့လှသည်။ ဒေါ်ဒေါ် မမေမေ
ဖေဖေတို့၏ မရှင်ပျသော မျက်နှာသေကြီးများနှင့် ကင်း
ဝေးတာတော့ အမှန်ပင်....။

ဆရာက စူးစမ်းသော မျက်နှာအမူအရာဖြင့်
 “ကိုယ်. . . ကိုယ်. . . ဆိုစ်း. . . အိမ်မလွှဲးဘူး
 လား၊ ဒီမှာ ပျော်တယ်လား”
 “ပျော်တယ်”
 “ဟေး.... ဒါဖြင့်.... မင်းတို့ အိမ်အကြောင်း ပြော
 ပြစမ်း”

တင်မေသည် သိသမျှအားလုံး ပြောပြလေရာ
 ဆရာက မျက်နှာမကောင်းဘဲ နားထောင်နေပြီး “အင်း....
 နားလည်ပြီ”ဟု ဆိုသည်။

ညနေ ထမင်းစားပြီး၍ ခင်မေနှင့် တွေ့သော်
 အဆုအကြိမ်း ခံလိုက်ရသေး၏။ ခင်မေက “နှင်....ဒေါ်ဒေါ်
 နဲ့ ဖေဖေအကြောင်းတွေ ဆရာအောင်မင်း လျှောက်ပြော
 တယ်ဆို၊ မရှုက်ဘူးလား”ဟု ဆို၏။ တင်မေသည် သို့
 ဒါဟာ ရှုက်စရာကောင်းတယ် ဆိုပါလားဟု အုံအား
 သင့်ရလေသည်။ နောက် မပြောတော့ဘူး၊ သို့သော် ခုပြော
 မိတာလည်း တြေားလူမှ မဟုတ်ဘဲ။

ထိုနှစ် တစ်နှစ်လုံး တင်မေသည် ပျော်ရွှင်၍ နေ
 လေသည်။ ကောင်းမှာ အိမ်နှင့် လုံးလုံး မတူချေ။ လွှတ်
 လပ်လှသည်။ သို့ပေမယ့် စည်းကမ်းကော ဘယ်လောက်
 ရှိသလဲ၊ အစားနှင့် အဖိုပ်လည်း မှန်မှန်။ စာသင်ချိန်လည်း
 ရှိ၍ ကစားချိန်လည်း ရ။ နောက်ပြီး တင်မေနှင့် ရွှေယ်တူ
 အပေါင်းအဖော်များနှင့် ပျော်ပျော်ရွှင်ရွှင် နေ၍ ရလေ
 သည်။ တင်မေသည် အခင်အမင်နှင့် အပျော်အရွှင်ကို မက်
 မောရာသည်။

တစ်ခုက ဆရာအောင်မင်း၊ ဆရာနှင့် တင်မေသည် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်၍ နေချေပြီ၊ ဆရာသင်သည့် ပုံခွဲဘာသာမှာ တင်မေသည် အတော်ဆုံးဖြစ်ကာ ပြိုင်ပွဲတိုင်းမှာ ဆုံးရသည်။ ဆရာက အိမ်ခေါ်ကာ ရေဆေး ဆွဲနည်းကိုပါ သင်ပေးသေးသည်။ အင်လိပ်စာလည်း ပြပေးတတ်သည်။ ကျောင်းစာကြည့်တိုက်မှ အာသာဘုရင်အကြောင်း၊ နာစစ်ဆပ် ပန်းပင်ဖြစ်သွားပုံ၊ အုံဉာဏ်ရရှိထဲက အဲလစ် စသည့် စာအုပ်များကို ဖတ်စေသည်။

တင်မေသည် ဆရာကို ကမ္မာပေါ်မှာ အတော်ဆုံးသူ ဟု ထင်လေသည်။ ဆရာစကားအတိုင်း လုပ်နိုင်ဖို့မေမေ ဖေဖေတိုက် စကားကိုပင် ပယ်ရှားရန် အသင့်ဖြစ်နေပြီ။ လောကတွင် ဆရာတစ်ယောက်တည်း ရှိရှိနှင့်ပင် မိမိအဖို့ လုံလောက်ပြီဟု ထင်လာလေ၏။

စွဲဆိုလျှင် အိမ်ပြန်ပြီး မိုးနှင့်ဆောင်းမှာ ကျောင်းတွင် နေလိုက်နှင့် အချိန်တွေ ဘယ်လောက်များ ကုန်သွားပါလိမ့်။

တစ်ညွန့်ကလေးမှာ တင်မေသည် အိပ်ခန်းပြတင်းမှ ငေးလျက် ရှိလေသည်။ ကျောင်းကား မလွှတ်သေး။ တင်မေမှာ ခေါင်းကိုက်လှသဖြင့် ခွင့်တောင်းပြီး တက်ခဲ့ရသည်။ ညက ဆရာဖတ်ခိုင်းသည့် သန္တာကျွန်းစာအုပ်မှာ စွဲပြီး အိမ် နောက်ကျသွား၍ ထင်သည်။ အနည်းငယ် ငြိုးစိစိ လိုလိုပင်....

ကုန်းပို့ပင် ချက်စိပ်များကြားမှ ဝင်လု နေ၏ ရွှေ

ရောင်သည် တင်မေ့မျက်နှာပေါ် ကျော်ရာ ကလေးမ၏
ပန်းသွေးအဖျော့သည် ပို၍ စိုပြောနေလေသည်။ ခုခိုလျှင်
ဂု နှစ်အရွယ် ပိုလ်ကေကလေးနှင့် တင်မေ မဟုတ်တော့။
က်ပေါ် ခပ်အုပ်အုပ် ဘေးဟဲရားနှင့် ဂု တန်းသူ တင်မေ
လေ။ အရွယ်ကြီးထွား လာသလိုပင် အတွေးစက်ဝန်း
လည်း ပြန့်ကျယ်လာပါပြီ။

တင်မေ မြင်နေရသည်မှာ ကျောင်းဝင်း စည်းရှိုး
နားတွင် လင်မယားနှစ်ယောက်။ သူတို့သည် သုံးဆယ်
ကျော် လေးဆယ်တွင်း အရွယ်ဖြစ်၍ မေမေ ဖေဖေတို့
လောက်ပင် ရှိပေါ်းမည်။ နှစ်ယောက်လုံးပင် အပြီးကိုယ်
စီနှင့် ပါကလား။ ညာနေနှင့် လိုက်လျော့သည့် ချိမ်သော
အပြီး၊ ညာနေ ကျောင်းလွှတ်ချိန်မှာ သမီးတစ်ယောက်
ယောက်ကို လာကြိုတာ ဖြစ်ပါလိမ့်မည်။ လင်မယား
နှစ်ယောက်သည် စကားတပြောပြောနှင့်။ တစ်ခါတစ်ခါ
ဘာကို သဘောကျသည် မသိ၊ ရယ်လိုက်ကြုသည့် အသံ
သည် တင်မေဆိုကို ရောက်၍လာ၏။ သူတို့ စောင့်နေ
သည့် သမီးဟာ ဘယ်သူများ ဖြစ်မလဲကွုယ်ဟု စိတ်ကူး
ပြီး စောင့်နေမိသည်။

ဟော....ကျောင်းခေါင်းလောင်းသံ။

ကျောင်းဆင်ဝင်အောက်က ဖြတ်ခနဲ့ ထွေက်လာ
သည့် ပထမဆုံး ခေါင်းကလေးမှာ ဆံပင်နို့နှင့် ဖဲပြား
စိမ်းပြာရောင်၊ ဒါ အတန်းထဲက စီစီ မဟုတ်လား။ တင်မေ
နှင့် စီစီသည် သိပ်ပြီး မခင်ပေါ့။ တင်မေစိတ်ထဲတွင် စီစီ
သည် ဖို့ဖို့လောင် နိုင်လွန်းသည်။ ဟားတိုက် လွန်းသည်

ဟု ထင်လေသည်။ စီစိကို ကြည့်လိုက်လျှင် ဘယ်တော့မှ မပိတ်ဘဲ ရယ်နေသော ပါးစပ်ကို အရင်ဆုံး သတိထား မိမည်။ စင်စစ်တော့လည်း စီစိကို ကြည့်ရသည်မှာ ဖျော် စရာကြီးပင်။ မျက်စိတော့လည်း နည်းနည်း ရှုပ်ပေ မပေါ့။ ဖျော်လတ်လှသကိုး....။

စီစိသည် ခုနှစ်ပေါ်ပြီးလွှာကာ စောစောက တင်မေကြည့်နေသော လင်မယားနှစ်ယောက်ဆီ လက် တန်းပြီး အရောက်သွားလေသည်။ မိခင်နှင့် ဖခင်ကလည်း လက်ဆန့်တန်းကာ ကြိုးသည်။ ထိုနောက် ရယ်သံများ နောက်ဆုံးတွင်....သားအမိ သားအဖ သုံးယောက်သား သည် အချင်းချင်း တင်းကျပ်စွာဖက်ကာ စကားတွေ ပြောနေကြလေသည်။

တင်မေရင်ထဲမှာတော့ ဆို့နေတယ် ခေါ်မလား၊ အမှန်ပြောရလျှင် ချစ်စရာ ကောင်းလှသည့် မိသားတစ်စုံ ၏ ပွွဲဖက်နေကြပုံ ရုပ်ပုံကားသည် တင်မေအား စိတ် ချမ်းသာမှုကို မပေးချေး။ ငါဟာ မနာလိုတာလား၊ စိတ် ကောင်း မရှိတာလား။ ဆရာက မနာလိုခြင်းနှင့် စိတ် ကောင်းမရှိခြင်းကို အင်မတန် ရှုတ်ချု၍ ကိုယ့်မှာ ဖြစ်ပေါ် လာလျှင် ဖယ်ထူတ်ပစ်ရမည် တဲ့။

ဘာပြောပြော တင်မေသည် မျက်ရည်လည်လာ ခြင်းကိုတော့ မတားဆီးနိုင်။ မေမေ ဖေဖေတို့ကို လွှမ်း တယ်ဆိုတာ ဒါပဲဟု ပထမဆုံး သိရှိ၍ လာလေသည်။ မွေးရာအရပ် မြေရာကုန်းက ကိုယ့်အိမ်ကို ပြန်ပြီး အသေး စိတ် မြင်မိသည်။ ဘာကြောင့်မှန်းမသိ မိမိပျော်ရွင်နေ

သည့် အချိန်များကိုသာ မြင်မိသည်။ ဥပမာ တစ်ညွှန် မေမေ ရှိန်ကုန်က ပြန်လာပြီး တင်မေတို့ မောင်နှမ သုံးယောက် ဖို့ သတော်သား ဝတ်စုံကလေးများနှင့် ဒူးရင်းသီးများ ဝယ်လာသည့်အခါ။ တစ်နေ့မှာ မေမေနှင့် ကလေးတို့ မြို့ဦးဘုရားပွဲသွားပြီး ချားကြီး လည်နေသည်ကို စီးခွင့် ရုပ္ပါး....။ ညာ လသာသာမှာ ဒေါ်ဒေါ်နှင့် တင်မေတို့ စကား ပေါက်ကရပြောပြီး ခရေပန်းကောက်ချိန်။ တင်မေသည် အပုံကို ထိန်းသည့် ကုလားမကြီးကိုပင် မိမိ လွမ်းသည့် အိမ်သားများစာရင်းထဲ ထည့်လိုက်ချေသေးသည်။

ထမင်းစားချိန်မှာ တင်မေ မဆင်းသဖြင့် တက် လာကြသော ဆရာမတို့သည် တင်မေ ကိုယ်အတော် ပူးနေသည်ကို တွေ့၍ ထိတ်လန်သွားကြလေသည်။ နိုင် က ခပ်ပျော့ပျော့ဖြစ်၍ အဖျားပြင်းပြလှသည် မဟုတ် သော်လည်း ညည်း၍ နေသည်။ ခင်မေကမူ ရယ်ပြီး “အလကား ဒီကောင်မလေး အသည်းကြောင်တာပါ” ဟု ပြောနေသဖြင့် အော်ပစ်ရသေး၏။

ညာ ဆယ်နာရီထိုးသော် တင်မေသည် အိပ်ပျော် ပြီး ယောင်သလိုလို၊ ကယောင်ကတမ်း ပြောသလိုလိုနှင့် “အိမ်ပြန်မယ်....အိမ်ပြန်မယ်....’ဟု ပူးဆာလာ၏။ မေမေကိုလည်း တ လာ၏။ အပုံဒီဂရီသည် ၁၀၀ ရက်နံ့ သို့ နီးလာလေ၏။ ဆရာမကြီးသည် အမူအရာ ပျက် လာကာ ကျောင်းဆရာဝန်လည်း အနားက မခွာတော့။ ဆရာအောင်မင်းက တင်မေ ခေါင်းရင်းက ရပ်ကာ “တင်မေ....တင်မေ....” ဟု ခေါ်နေလေသည်။

တင်မေ ခေါင်းထဲတွင် ရှိုးတိုးရိပ်တိပ်နှင့် ဆရာ
စာသံကို ကြားရ၏။ ဆရာသည် တင်မေကို ဘယ်တော့မှ
ချယ်ရီဟု မခေါ်ချေ။ တွေ့ကျောင်းသူတွေလို ဗိုလ်စိတ်
ပေါက်သွားမှာ အင်မတန် ဖိုးရှာသည်။ အို...မေမေ၊ မေမေ
ဆီ စိတ်ရောက်သွားပြန်၏။ ထိုနောက် မြေရာကုန်းချောင်း
ရေကို ဂယက် တလက်လက်နှင့် မြင်ရသည်။ တင်မေ
သည် ရေစပ်နားမှာ ချော်လဲပြီး ရေထဲ လိမ့်ကျသွားလေ
သည်။ အို....အော်လို့လည်း အသံမထွက်ပါလား....။

“ဟော....အိပ်ပျော်သွားပြီ”

တင်မေသည် မျက်လုံးကို ဖွင့်လိုက်သော် စူးရှု
သော နေရာင်ရင့်ရင့်ကြီး ပြတင်းက ဝင်ကာ နံရုံ အဝါ
ပေါ် ကျေနေသည်ကို ကျိုန်းစပ်စွာ မြင်ရ၏။ နေမြင့်သွားပြီ
ထင်တယ်။ ခေါင်းထဲက အုံတုတု၊ သို့သော် ခွဲးများခဲ့ကာ
နေ၍ အတော် ကောင်းနေ၏။ အထပ်ထပ်ခြုံထားသော
စောင်ကို ခွာပြီး ခုံတင်မှ ဆင်းလိုက်သော် ပေါ့ပါးသွား
သဖြင့် စိတ်ပို၍ သက်သာသွားပြီး သီချင်းပင် တစ်ဝက်
တစ်ပျောက် ဆိုလိုက်မိလေသည်။

“ခင်မေ....”

ခင်မေက ခေါင်းညိုတ်ပြီး ထူးသည်။ ခင်မေသည်
ညီမဖြစ်သူကို အမို့ပွာယ်တစ်မျိုးပေါ်နေသော မျက်နှာဖြင့်
စိုက်ငြေးငြေး ကြည့်ကာ ရှို၏။ ခါတိုင်းနှင့်မတူ သနားကြင်
နာသလို့ ပြောစရာတစ်ခုခု ရှိုသလိုလို့။ အမှန်အားဖြင့် ညီ
အစ်မ နှစ်ယောက်မှာ အသက်လည်း ကွာ၍ အစေး
လည်း မကပ်လှ။

“နင်....ဒီနေ့ အိမ်ပြန်ရမယ်တဲ့.... ဆရာမကြီး
က ခွင့်ပေးလိုက်တယ်”

တင်မေက ဖျော်သွားကာ မေး တစ်ချက်ဆတ်ပြီး
ချက်ခြင်းသတိရ၍ “နင်ကော မလိုက်ဘူးလား....” ဟု
ပြန်မေးသည်။ ခင်မေက ခေါင်းခါပြလေသည်။

“ဆရာမကြီးကို ပြောလို မရဘူးလား”

“ရသားပဲ....ငါကိုက မလိုက်ချင်လို”

“အိမ်မပြန်ချင်ဘူးလား....နှီး....မေမေတို့ ဖေဖေ
တို့နဲ့ မတွေ့တာ ကြာလှပြီ”

ခင်မေက မဲ့ပြုးကလေးနှင့် “မေမေတို့နဲ့ မတွေ့ရ^၁
တာ ဘယ်သူ အပြစ်လဲ၊ ဒို့ ကျောင်းနေလာတာ ကြာပြီ။
ဘယ်တော့ လာတွေ့သလဲ၊ ညနေ ဓည့်သည်လာချိန်ဆို
ဓည့်ခန်းထဲ ငါ မဆင်းဝံဘူး။ ငါအတွက် ဘယ်သူမှာ
မလာဘဲ။ ငါဘာသာ ငါရှုက်ပြီး သူငယ်ချင်းတွေမေးရင်
လိမ်လိုက်ရတာ မောလို့ ဒို့ တစ်နှစ်လုံးနေမှ တစ်ခါ အိမ်
ပြန်ရတယ် မဟုတ်လား တင်မေ။ ဆယ်ရက် ဆယ့်ငါး
ရက်များ ကျောင်းပိတ်လို့ အိမ်ပြန်ရအောင် ဘယ်သူ
လာခေါ်သလဲ....ငါတော့ စိတ်ထဲမှာ စွဲနေတယ်။ မေမေ
တို့ဟာ ငါတို့ကို အလိုမရှုဘူးလို....”

တင်မေသည် မိဘများကို ဆန့်ကျင်သည့် စကား
ကို ပထမဆုံး ကြားရသည့်အခါဖြစ်၍ အကြီးအကျယ်
ထိတ်လန့်သွားပြီး “ဘာတွေ ပြောနေတာလဲ ခင်မေ” ဟု
မေးမိလေသည်။

“ငါ ဖေဖေကို မုန်းတယ်....။ မေမေကိုတော့

သနားပါရဲ။ ဒါပေမယ့် သူလင်ကို ဘုရားလို ကိုးကွယ်လွန်းလို ငါ မူန်းချင်တယ်။ ပြီးတော့ ဒေါ်ဒေါ်ကော့၊ သူကို ဒေါ်ဒေါ်လိုတောင် မခေါ်ချင်ဘူး။ မျက်နှာကိုကို မကြည့်ချင်ဘူးကွာ”

တင်မေသည် ခါးသီးလှသည် စကားများကို နားမှာ မဆန့်ဘူး ထင်မိသည်။ မူန်းတာတို့၊ မခေါ်ချင်တာတို့၊ မျက်နှာ မကြည့်ချင်တာတို့ ဆိုတာတွေဟာ အပေါ်စား စကားတွေလို့ ဆရာ တစ်ခါက ပြောဖူးတယ်။ သို့သော်လည်း ခင်မေက ပြောပုံမှာ လူကြီးလေသံပါလျ၍ ဘာမှ ပြန်မပြောတတ်တော့ပါပြီ။ သူစကား မမျန်ဟု လည်း မဆိုနိုင်။

ထိုသို့ တင်မေသည် မြေရာကုန်းကို တစ်ယောက်တည်း ပြန်ရသည်။ ဆရာအောင်မင်းက လိုက်၍ပို့သည်။ တင်မေက ဆရာ့ကို အိမ်မှာ လေးဝါးရက်လောက် တည်းဖို့ ပြောသော်လည်း အသံမှာ မူမမျန်ရကား ဆရာက နားလည်ပြီး ပြုးကာ

“တင်မေ အရိုက်ခံနေ ရပါမယ်ကွာ”

“ပြီးတော့ ဆရာ့မှာ ကျောင်းတက် ပျက်နေမှာ ပေါ့ကွဲ”ဟု ဆရာအောင်မင်းက မျက်နှာမကောင်းဘဲ ငြိမ်သွားသော တင်မေကို ဖြေပြော ထပ်၍ ပြော၏။

တင်မေသည် မေမေ ဖေဖေတို့ကို သတိရလိုက်၊ မနေ့က စီစီတို့ မိသားတစ်စုကို မြင်ယောင်လိုက်နှင့် ခရီးသွားနေခြင်းကို ပြီးငွေ့ဖွံ့ဖြိုးရာဟု မထင်အားတော့ ပေ။

အင်း....စီစိတ္ထု မိသားတစ်စု ပွဲဖက်ကြေပုံမျိုး
ကိုတော့ မမျှော်မှန်းမိပါ။ တင်မေသည် သည်လို တွေ့ရ
မည် ဆုံးလျှင်တော့လည်း ရှုက်နေမည်ကို စိုးသည်။ ဖေဖေ
နှင့် ဆုံးလျှင် ပူးပူးကပ်ကပ်ပင် မထိုင်ဖူးချေ။ တင်မေ
လိုချင်တာက....“အို.... သမီး”ဆိုပြီး သတင်းစကားကို
ရင်းရင်းနှီးနှီး မေးဖို့ ပြောဖို့လောက်သာ ဖြစ်ချေသည်။

ဆရာအောင်မင်း၏ လက်ကို ဆွဲ၍ ခြံထဲသို့
ဝင်လာသည့်အခါ၌ကား မပျောက်နိုင်သည့် အမာရွတ်
ကလေးပမာပဲ ထင်သည်။ ကြောက်တတ်သောစိတ်သည်
ခေါင်းထဲ ဝင်လာပြန်၏၊ ရင်ထဲက တစိတ်စိတ်။ ဆရာက
မူ လူကြီးဖြစ်၍ တင်မေ ဟန်ဆောင်သော်လည်း ရိုပ်မိကာ
မျက်နှာ ခပ်ပျက်ပျက် ဖြစ်၍လာလေသည်။

အိမ်ထဲ ဝင်ဝင်ချင်း ဖေဖောကို သွားတွေ့၏။ သူ
သည် မျက်မှောင်ကုတ်၍ နှုတ်ခမ်းစုကာ တင်မေနှင့်
ဆရာအောင်မင်းကို ရန် သူကြည့် ကြည့်လေသည်။
“မေမေကော....ဟင်”ဟု မေးလိုက်ချင်သော်လည်း
မမေးရဲပေါ့။ ဒေါ်ဒေါ်ကိုလည်း မတွေ့ရာ ဒါတွေထက်
ညှိသည်ကို စကားပြောမည့်သူ မရှိတာ ခက်လှပါပြီ။

ဆရာကပင် စပြီး “မတင်မေ ဖျားလို့ အိမ်ပြန်ပို့
တာပါ”ဟု ပြော၏။

ဖေဖေက သူ၏ ဟိန်းသံနှင့်“သော်... အင်း...
ထိုင်ပါ”ဟု ပြော၏။

တင်မေသည် ဆရာပြန်သွားမှ အရှိက်ခံရလျှင်
လည်း ခံရပစေတော့ဟု ဆုံးဖြတ်ကာ အားနာလွန်းနေ

သဖြင့် သဘာဝမကျ လုပ်၍ ပြောသော ဓည့်ခံစကားများ
ဖြင့် ဆရာတိပြောကာ ကော်ဖိတစ်ခွက်ကို ကိုယ်တိုင်
ဖျော်တိုက်သေးသည်။ တင်မေမှာ ကောင်းကောင်း
ဖျော်တတ်သည် မဟုတ်သဖြင့် စေတနာကောင်းတိုင်း
နှုန်းဆီတွေများပြီး ချိုလွန်းနေရာ ဆရာတိမှာ မနည်း ကျိုက်
ချ နေရသေးသည်။

ဆရာက “တင်မေ မွေးထားတဲ့ နွားမကြီးက
အင်မတန် ကြံ့စုံပို့တယ်နဲ့ တူသဟေ့”ဟု နောက်ရာ
တင်မေသည် အခဲတင်းဆုံး ရယ်လိုက်သည်တွင် လိုသည်
ထက် ပို၍ သွားလေတော့သည်။

ဆရာ ပြန်သွားသည်ကို ဝင်းဝအထိ လိုက်ပို့လိုက်
သေး၏။ တင်မေ မမြင်လောက်သည့် နေရာတွင် ဆရာ
သည် ရယ်ကာမောကာ ရှိရာမှ တစ်ကိုယ်လုံး နွမ်းခွေပြီး
ခေါင်းငိုက်စိုက်ကျ၍ သွားလေရာ.... “ဆရာ တင်မေကို
ညာလိုက်တာနော်”ဟု ရှိုက်ပြီး ဉာဏ်းမိတော့သည်။

သို့ပေမည့် မြတ်စွာဘုရား၊ ဘယ်လို အိမ်ထဲ ပြန်
ဝင်ရပါမယ်....။

သားရေသေတ္တာသည် အိမ်ခပြင်မှာပင် ရှိနေသေး
၏။ သေတ္တာကို တင်မေ ထိတောင် မထိရာ ဆရာက
တစ်လမ်းလုံး ဆွဲလာခဲ့သည်။ ကျေးဇူးတင် စကားတောင်
မှ ဝတ်ကျေ ဝတ်ကုံး မပြောလိုက်နိုင်ဘူးလား၊ ဖေဖေရယ်။
ဒါဟာ သမီးနေမကောင်းလို့ လာပို့တဲ့သူပါ။ အေးလေ
သမီးကိုမှ ဂရုမစိုက်ဘဲ သမီးနဲ့ ပတ်သက်လာတဲ့သူကို
ဂရုစိုက်ပါတော့မလား။

တင်မေ၏ အတွေးများသည် ခင်မောကားများ
လို ခါးသီးပြီး လာလေသည်။

မော်တော်ကားပေါ်မှာ ကတည်းက နေကောင်း
လာ၏။ အဖျားသွေး လုံးလုံး မရှိသလောက်ပင်။ ဆရာ
ပြောသလိုပင် ‘အိမ်လွှမ်းရောဂါ’ ဖြစ်လေသလား မသိ၊
အိမ်ပြန်ဖို့ ပြင်ကတည်းက နေကောင်းနေပေပြီ။

ခုတော့ အိမ်ထဲဝင်ရန် ခက်လျချည်ရဲ့။

အိမ်ခပြင်မှာ ယောင်လည် ယောင်လည်နှင့်
လျှောက်လိုက်။ ညောင်းညောင်းရှုတော့ ကိုယ့်သေတ္တာကို
ခုထိုင်လိုက်နှင့် နာရိပိုင်းများ ကုန်သွား၏။ အဖျားသွေး
ပြန်ရောက်လာ၏။ လေသည် အေးစိမ့်လှသည်။ ခရီး
လည်း ပန်းလာသည် မဟုတ်လား။

နောက်ဆုံး ဖေဖေသည် ဒေါသ တစ်ယောက်
တည်းကြီးပြီး ဝုန်းမိုင်းနှင့် ထကာ တင်မေကို တိုက်မိ
လုလု ဖြတ်ပြီး မြို့ထဲထွက်သွားမှ အိမ်ထဲ ဝင်ရဲတော့
သည်။

မေမေ အခန်းမှာ ကလန်ချထား၍ ဝင်၍မရ၊
မေမေရှိက်သံကိုတော့ မှန်မှန် ကြေားရ၏။ “မေမေ....
မေမေ၊ တင်မေ ပြန်လာတယ်” ဟု ခေါ်သော်လည်း ပြန်
မထူး။ မောင်လေး အပုံကား အိပ်ပျော်နေ၏။ မိုးဖို့ချောင်
ထဲ ဝင်ကြည့်တော့ ခေါ်ခေါ်လည်း မရှိ။ အာယားမကြီးကို
အကျိုးအကြောင်း မေးကြည့်ရ၏။

မေမေနှင့် ခေါ်ခေါ် ရန်ဖြစ်ကြသည်။ ခေါ်ခေါ်က
စိတ်ဆုံးပြီး အိမ်ပေါ်က ဆင်းသွားသည်။ ထို့ကြောင့်

မေမေနှင့် ဖေဖေ ရန်ဖြစ်ကြသည်။ ကုလားမကြီး ပြော
သမျှကို သည့်ထက်ပို၍ နားမလည်တတ်။ ဒေါ်ဒေါ် မရှိ
သဖြင့် ထမင်းချက်မည်သူ မရှိရကား တင်မေသည်
ဆာဆာနှင့် ကော်ဖိတစ်ခွက် ဖျော်သောက်ရ၏။ ထိုညနေ
ထမင်း မစားရ။

နောက်နေ့တွင်လည်း တင်မေသည် ကိုယ့်အခန်း
ထဲကိုယ် ကုပ်ကာ အသံတောင်မှ အပြင်မှ မကြားရ
အောင် ခြေဖော်၍ လျှောက်သည်။ နေ၍ မကောင်းလှ
သည်ကိုလည်း ကျိုတ်၍ ခံခြင်းဖြင့် ပျောက်ရ၏။

နောက်ဆုံး ရန်ပွဲများ အေးပြီမ်းပြီး ဒေါ်ဒေါ်နှင့်
သူသမီးကလေး အိမ်ပြန်ရောက်လာကာ တင်မေလည်း
လုံးလုံး နေကောင်းပြီး ကျောင်းသို့ ပြန်ရသည့်အခါ
ရန်ကုန်သွားသည့် ကားပေါ်တွင် တင်မေသည် သိချင်း
အော်ပြီး မဆိုမိရန် အတင်း ချုပ်တည်းရလေသည်။

[၅]

တင်မေ ဂု တန်း တက်သည့်နှစ်တွင် အစ်မဖြစ်သူ ခင်မေ
သည် သိသာစွာပင် တစ်မျိုး ပြောင်းလဲလာလေသည်။

ယခုအခါ ခင်မေမှာ ခုနှမု ပွင့်သစ်လိုက်သည့်
နှင့်ဆီပမာ လှပစိုပြည်သည့် ကျောင်းသူပျိုကလေး ဖြစ်
ရှု နေပေပြီ။ ခင်မေသည် မိမိကိုယ်ကို ဂရုစိုက်လှလေ
သည်။ အဝတ်အစားများသည် ဆန်းပြားရှု အင်မတန်
ကို ရွှေးပြီး တွဲဖက်ထားသည်။ အဆင်များ အရောင်များ
နှင့်သာ ဖြစ်တော့လေသည်။ ယခု ခင်မေ ပန်းပန်မည်ဆို
လျှင် ဆံပင် အကွဲအလိမ်ကလေး ကြားထဲမှာ အရွက်
ကလေး ခေါင်းပြုပုံ၊ ပွင့်ဖတ်ကလေးများ လျှော့ရဲကျေပုံက
အစ ကာရန်ညီရပေမည်။

“လှတာတော့ အမှန်ပေါ့.... ဒါပေမယ့်....
လှအောင်ပြင်လို့ လှတာကိုမက်တဲ့ ယောက်ဥားမျိုးသာ
လာမှာပေါ့ဟာ။ ပြီးတော့ လှအောင်ပြင်တယ် ဆို

ကတည်းက အဲခီပြင်နေတဲ့ အလုပ်ကို လက်မလွှတ်ပဲ
တော့ဘူး၊ ဘယ်မှ လွှတ်လပ်တာ ရှိမလဲ။ ငါ ထင်တယ်၊
ယောက်ဗျားကြိုက်အောင် အလှပြင်တာဟာ ကိုယ့်ကိုယ်ကို
ယောက်ဗျားသုံးဖို့ ပစ္စည်းတစ်ခုအဖြစ် ရောက်သွားအောင်
ရွေးချလိုက်တာပဲလို့.... မိန်းမ.... မိန်းမ”

တင်မေက မှန်ရှုံးက အစ်မဖြစ်သူကို ကြီးကြီး
ကျယ်ကျယ် ပြောလိုက်ရာ ခင်မေမှာ ဒေါသအတော်
ဖြစ်သွားသော်လည်း ချုပ်တည်းကာ နှုတ်ခမ်းဆိုး မပျက်
ပင်....

“ဒါတွေဟာ ဆရာ အောင်မင်းရဲ့ လေတွေပါ
တင်မေရာ”

“ဒါကတော့ ဘယ်သူလေ ဖြစ်ဖြစ်လေ၊ မှန်တဲ့
စကားဟာ မှန်တဲ့စကားပဲပေါ့”

“နင့်ကို ကြိုက်မယ့်သူ ရှိလာတော့.... ဒီစကား
တွေကို မေ့သွားမှာပါ”

တင်မေသည် စကားမပြောနိုင် ဖြစ်သွားပြီး
နာကြည်းသည် အသံဖြင့်

“မိန်းမတွေကို ငါ ရွှေ့တယ်၊ အဟုတ်ပြောတာ။
မိန်းမတွေဟာ ဘယ်တော့မှ အမှန်ကို လက်မခံချင်ဘူး။
ဘယ်တော့မှလဲ မရှိးဖြောင့်ဘူး။ နှင်သာ ဒီလောက် မိန်းမ
မပါရင် ငါ ခုနပြောတဲ့ စကားကို အကျိုးအကြောင်းနဲ့
ခံငြင်းမှာပေါ့။ ခုတော့ အမှန်ပြောလာတဲ့လူကို တစ်ဖက်
က လှည့်ပြီး နာအောင်လုပ်တယ်။ နောက်ကျောက တိတ်
တိတ်ကလေး ဓားနဲ့ ထိုးတာမျိုးပေါ့”

“မိန်းမ မိန်းမနဲ့.... နင်ကကော ယောကျား
လား”

“စင်စစ်တော့ ငါ မိန်းမလည်း မဟုတ်ဘူး၊
ယောကျားလည်း မဟုတ်ဘူး၊ ငါကိုယ် ငါလည်း ဘာမှန်း
မသိဘူး၊ မိန်းမတွေကိုတော့ ငါ အထင်သေးတယ်”

ထိုအခါတုန်းကတော့ တင်မေသည် ယောကျား
များကို အထင်ကြီးလျက် ရှိသည်မှာ အမှန်ပင်တည်း၊

“နင်တို့ မိန်းမတွေ စကားပြောရင် ထမီ
အကြောင်း၊ ရေမွေးအကြောင်း၊ ဘိုင်စကုတ်အကြောင်း၊
ဒါထက် မပိုဘူး၊ ပြီးတော့ တိုးတိုး တိုးတိုးနဲ့ သူများ
အတင်း၊ ဒါမှုမဟုတ် ရိုးစားအကြောင်း ပြောလိုက်သေး၊
ငါ အခုထက်ထိ မိန်းမပိုင်းထဲ ဝင်လို့ မတတ်သေးဘူး”

တင်မေသည် မိန်းမပိုင်းထဲ ဝင်၍ မရသည်မှာ
အမှန်ပင်၊ ငယ်ငယ်ကလေးတည်းက ဘော်ဒါ နေလာ
သော်လည်း တင်မေနှင့် ရင်းနှီးပေါင်းသင်း၍ ဖြစ်သည့်
မိန်းကလေး မရှိ၊ တင်မေသည် ဘုက္ခသည်၊ စကား နည်း
သည်၊ ဘာသာ နေတတ်သည် ဟူသော နာမည်များကို
ခုံမင်စွာပင် တမင်ယူ၍ ထားလေသည်။

“ပညာတွေ တတ်ပြန်တော့လည်း အကျိုးမရှိပါ
ဘူး၊ မိန်းမ ပညာတတ်တော့ ဘာဖြစ်သလဲ၊ မာနကြီးတာ
ပေါ့၊ ကျောင်းဆရာမတွေ ကြည့်ပါလား၊ ကြိုက်လိုက်တဲ့
အရှိအသေး၊ သူတို့ကိုများ ငါ ဆရာအောင်မင်းနဲ့ ပေါင်း
သလို ပေါင်းလို့ရမယ် ထင်သလား”

ခင်မေသည် ဆောင့်အောင့်၍ ထွက်သွားလေရာ

တင်မေက ရယ်ရင်း “ဆောင့်တာဟာ မိန်းမအလုပ်ပဲ၊
ငါ မအုံချွေပါဘူး”ဟု ပြောပြီး ကျွန်ုရစ်လေသည်။

တင်မေသည် စိတ်မကောင်းသလို ခံစားရ၏။
ခင်မေဟာ လမ်းလွှဲနေတာပဲ၊ စိတ်အလိုကို လိုက်နေတာ
ပဲ။ ခုစာမေးပွဲတွေလည်း ကျလှပြီ။ ငါတောင် သူ့အတန်း
ကို မိတော့မယ်ဟု တွေးနေမိလေသည်။ အစ်မဖြစ်သူကို
ဘုံပြော၍လည်း မရ၊ ချော့ပြော၍လည်း မရ၊ မိဘက ဝရု
မစိုက်တော့ ဝရုစိုက်မယ့်လူကို ရှာတာပေါ့လေ ဟု တွေး
မိပြီး မေမေတို့ဆီ စိတ်ရောက်သွားပြန်သည်။

ခင်မေသည် စနေ တန်းစွဲ နှေ့များတွင် မြို့ထဲ
သို့ တစ်နေကုန် ထွက်လည်လေသည်။ တင်မေမှာ ဘာ
လုပ်ရမှန်း မသိတော့ပြီ။ တင်မေသည် အစ်မဖြစ်သူနှင့်
တတဲ့တွဲရှိသော ကောလိပ်ကဆိုသည့် လူကို အမြင်ကတ်
၍ နေလေ၏။ မြန်မာစစ်စစ်ဖြစ်ပြီး မြန်မာစကား မပြော
ချင်တဲ့လူ။ ဒါယောက်၍သဲ့လား....။ သူလည်ပင်းက
နက်တိုင်မှာ အမြဲ ကော် မာမာနှင့် အသစ်လိုနေသည်။
ဘောင်းတိရှည်ကလည်း ဘွတ်ကိုဖုံးပြီး မြေကြီးနှင့် တိုက်
လိုက်သေး၏။ သူ အကော်ဒီယံ တိုးပြီဆိုလျှင် ကိုယ်လုံး
ကိုယ်ဟန်ပါပါ စည်းဝါးတကျ နဲ့ပြီး ခေါင်းကို နောက်
ပစ်ကာ သူကိုယ်တိုင် အတ်လိုက်ဖြစ်၍ နေတတ်သည်။

“လူတိုင်းဟာ ကိုယ်ကြိုက်တာ ကိုယ်ရွေးနိုင်တဲ့
လွှတ်လပ်မှုလည်း ရှိရမှာပေါ့။ လက်ထပ်စခန်း မရောက်
ခင် မိတ်ဆွေစခန်း ဆိုတာလည်း ငါ အယုံအကြည် ရှိ
တာပဲ။ လက်မထပ်ခင် အကြောင်းသိအောင် ခင်မင်

ရင်းနှီးမှုရှိမှ လက်ထပ်ပြီး ကွာရှင်းတာတွေ၊ မကွာရှင်းနှင့်လို့ အကျင့် ဖောက်ပြန်တာတွေ နည်းသွားမှာပေါ့။ ဒါပေမယ့် နင့် အကောင်က အလကားကောင်ပဲ”ဟု တင်မေသည် ပြောလိုက်မိသဖြင့် ညီအစ်မနှစ်ယောက် ရန်ဖြစ်ရချေသေးသည်။

“နင်.... ကြီးကြီးကျယ်ကျယ်တွေ ဘယ်လို့ ပြောတတ်လာတယ် ဆိုတာ ငါ မစဉ်းစားတတ်ဘူး” ဟု အစ်မက ညည်းညာရှာသည်။

“ငါ....စာအုပ်တွေ ဖတ်နေတာပေါ့” ဟု မာနတစ်ခွဲသားနှင့် ပြောလိုက်မိချေသေးသည်။ တင်မေသည် စာအုပ်ရွှေးမှ တကယ့်ကို ရွှေးခဲ့မိချေသေးသည်။ စာဖတ်ခြင်းကို တင်မေသည် မကြားမိအောင် ဂရုစိုက်သော်လည်း စာအုပ်အကြောင်းနှင့် ပတ်သက်ပြီး စကားပြောရလျှင် မျက်လုံးအရောင် မတောက်ဘဲ၊ အသံ ထက်မြိုက်မလာဘဲ မနေနိုင်ချေ။

တင်မေသည် ဖေဖော်သကို တွေး၍ နေလေသည်။ အစ်မဖြစ်သူအတွက် ပုံပင်ကာနေလေသည်။ ခင်မေလုပ်နေပုံကို ဘယ်လောက်ပဲ သဘောမကျသော်လည်း မိမိအတွက်တော့ ဖေဖော်သကို ခင်မေ မတွေ့စေရဟုဆုံးဖြတ်ထားလေသည်။

သို့သော်လည်း ညီအစ်မနှစ်ယောက် နွေကောင်းပိတ်၍ အိမ်ပြန်ကြသော် အခိုးအငွေ၊ တလူလူနှင့် အကြမ်းပတ်မ်း ပေါက်ကွဲလို့ စောင့်ကြို့နေသော ဖေဖော် ဒေါသကို ရင်ဆိုင်ကြရလေတော့သည်။

မေမေနှင့် ဖေဖေမှာ အချင်းချင်း ချစ်ကြိုက်ပြီး
ယူကြသည့် လင်မယားဖြစ်လေရာ ဘာကြောင့် သမီးဖြစ်
သူ ရိုးစားထားသည်ကို သည်လောက် အချွဲနေရသည်ကို
တင်မေ မတွေးနိုင်တတ်ပေ။ ခင်မေ့အစား မခံချိ မခံသာ
ဖြစ်နေမိ၏။ မေမေသည် သမီး ခင်မေကို ချော့တစ်လှည့်၊
ချောက်တစ်လှည့် နှင့် မေးပြီး စကားတစ်လုံးရလှုင်
တစ်လုံးပင် လင်သည်ကို သွား၍ တိုင်လေသည်။ ဤသို့
မျက်နှာလို မျက်နှာရ လုပ်ခြင်းအားဖြင့် မယားငယ်လှ
သော လင်သည်၏ အချို့ဖောင်းကို ပြန်လည်ရှာဖွေ
နိုင်ပေလိမ့်မည်ဟုများ ထင်ရှာလေသလား။

မိခင်၊ မိခင်ဆိုသည့် စကားလုံးကိုက သင့်အား
အမြဲ နိုင်နှင့်နေပေသည်။ မိခင်ကို ဘယ်သူက အပြစ်ဆို
ဝံ ပါသလဲ၊ မကောင်းကြုံဝံ ပါသလဲ။ မေမေ တို့မီး ရှိမီး
လုပ်နေပုံကို ရွှေရှာလျက်က တင်မေ မုန်း၍မရ၊ မတရား
သည့်အတွက်ကို ဒေါသသာ ဖြစ်၍ မပြီးနိုင်။

အစ်မ ခင်မေသည် နောက်ဆုံးတွင် မေး၍ ပြန်း၍
မဆုံးနိုင်ခြင်းကို စိတ်ထကာ ပြောသင့်တာရော၊ မပြော
သင့်တာရော အားလုံး ဖွင့်ချလိုက်လေသည်။ တချို့၊
တလေမှာ သူ့ကိုယ်သူ အပြစ်လေးစေအောင် တမင်လုပ်
ကြုံ၍ ပြောသောစကားများ ဖြစ်သည်ကို တင်မေ အုံးသွေး
စွာ တွေ့ရသည်။ ဥပမာ လက်စွပ် ပျောက်သွားတာကို
ရည်းစားကို ပေးလိုက်သည်ဟု စွဲတိုးပြီး ပြောသည်။

ခင်မေက သည်လို ပြောလေလေ....ဖေဖေနှင့်
မေမေမှာ အောင်သေ အောင်သား စားတော့မည့် မျက်နှာ

ထားနှင့် အားရပါးရ ဖြစ်လေလေ....ဖြစ်လေရာ
တင်မေသည် တုန်လှပ်လာပြီး မိဘမေတ္တာဆိုသည်ကို
သံသယ ရှိလာလေသည်။

ခင်မေသည် နောက်ဆုံးတွင် မိဘနှစ်ပါး၏ မျက်
နှာကို တည့်တည့်ကြည့်ပြီး ဟက်၍ ရယ်လိုက်လေသည်။

လျှပ်လက်လိုက်တာကို စိုက်ကြည့်ဖူးတယ်
မဟုတ်လား။ လျှပ်စစ်ရောင်သည် တဖူတ်ဖျတ် ရွှေထိုး
နောက်ငင် လျှပ်ရှားသွားပြီး လုပ်သော အခက်အနွယ်ကို
မသေမသပ် ရက်ဖောက် ယောက်လိုက်၏။ မြန်ဆန်လွန်း
၍ ဖမ်းမမိနိုင်။ ဒါသာ သင့်အား မဆတ်တင့် ဖြစ်စေ
လေသည်။

သို့ရာတွင် ထို့နောက်ကား ကြမ်းတမ်း လူးလိုမ့်
လာသော ဂျိုးဂျိုးရှုစ်ရှုစ်နှင့် မိုးကြိုးအက်ကွဲသံ၊ ပြီးလျင်
တုံးခနဲ သေစောင့်သော လျှပ်စစ်ဓာတ် သေကွင်း။

ခင်မေ ရယ်လိုက်ခြင်းမှာ လျှပ်လက်လိုက်တာ
သာ ဖြစ်လေ၏။

ဖေဖေသည် လက်ဝါးကို မြောက်၍ တအားလွှဲ
ကာ ခင်မေပါးကို ရိုက်ချပစ်လိုက်လေသည်။ မေမေက
ကြက်သေ သေနေပြီးမှ ကြမ်းပြင်ပေါ် ထိုင်ချပြီး ငို၏။
တင်မေက မေမေငိုမှ ဒေါသပိုစကာ ဘာမှ မလုပ်မိရန်
ကိုယ့်လက်ခုံကို ကိုယ်ပြန်၍ ကိုက်နေရလေသည်။

ခင်မေက နှုန်းပေါ်ကျလာသော ဆံပင်ကို ခေါင်း
ခါပစ်ခြင်းဖြင့် ဘေးဖယ်ကာ ထိန်းချုပ်၍ မနိုင်သော
ငိုသံဖြင့်

“အထွေးဟာ နောက်ဆယ်နှစ်လောက် မကြာ
ခင် ခင်မေ့အရွယ် ဖြစ်လာမှာပါ။ အဲဒီတော့ အထွေးရိုးစား
ထားရင် ဖေဖေ ခုလို ရိုက်ပါမလား”

ဖေဖေသည် ခကာတုံး၍ နေလေသည်။ သမီးဖြစ်
သူ၏ မျက်လုံးက မှန်မှုး လျှောင်ပြောင်နေသည်ကို တုန်
လှပ်နေလေ၏။ သူဘာသာသူ ရှုက်ပြီး မလုံချေ။ နောက်
ဆုံးတွင်မူ အားလုံးကို ဒေါသနှင့် ဖုံးပစ်ဖို့ ရှေ့ကို ခြေထပ်
၍ လှမ်းကာ ခင်မေ့လည်ပင်းကို ညွှန်၏။ ခင်မေ့အသံ
သည် အစ်ပြီး မချိမဆုံး ထွက်လာလေ၏။

အထွေးက ဒေါ်ဒေါ်သမီးလေ....ဖေဖေသမီး
ဆိုလျှင်လည်း မှန်သေးသည်။

တင်မေ့သည် ကြားထဲက အသက်ရှာမဝေဘဲ ဖြစ်
ကာ ဖေဖေ့လက်ကို အားရှိပါးရှိ ဆွဲဖယ်ပြီး သူ့ကိုယ်ကြီး
ကို တွန်းပစ်လိုက်၏။ ရှုတ်တရက်မို့ ဖေဖေသည် ခင်မေ့ကို
လွှတ်သွားကု ဘေးကို ယိုင်၍အသွားမှာ ခင်မေ့က လက်
နားနီးသည့် လက်ဖက်ရည်ကရားကို ဆွဲယူက ဖေဖေ့
ခေါင်းပေါ် ရိုက်ခွဲလိုက်လေသည်။

[၁]

တင်မေသည် ပြား၍ မရတော့ချေ။

တင်မေ၏ ကဗ္ဗာပေါ်မှာ တစ်ဦးတည်းသော
မိတ်ဆွဲ ဆရာအောင်မင်းကိုတောင်မှ နှုတ်ခမ်းလှုပ်ပြ
လိုက်ခြင်းသာ ဖြစ်ပေမည်။ ပြားခြင်း မဟုတ်နိုင်ပေ။ မိမိ
အပေါ် ကျိုန်စာတစ်ခု ကျေရောက်နေသည်ဟု တထ်ချု
အယူရှိနေတော့သည်။ ကျိုန်စာသည် နေရှိသမျှ လေးပင်
စွာ ဖိစီးနေတာ ဘယ်အခါမှ ဆုံးခန်းတိုင် ပျက်စီးစေ
မည် ဆိုတာကိုပဲ မျှော်မှန်းနေမိသည်။

ခင်မေကား လင်နောက် လိုက်ပြေးလေပြီ။
တင်မေ တစ်ယောက်တည်း ကျောင်းသို့ ပြန်လာခဲ့ရ၏။
ကျောင်းနေတော့ကော ဘာအကျိုးထူးမလဲ။ သို့ပေမယ့်
ဘယ်သွားနေမလဲ၊ အိမ်မှာနေလို့ မဖြစ်။ အိမ်မှာ စိတ်ချမ်း
သာစရာ မရှိချေ။ ဖေဖော်ခိုခိုလျှင် အရိပ်အယောင်
ကလေးမျှ တစ်ယောက်နှင့်တစ်ယောက် မမြင်ရအောင်
ရှောင်နေရ၏။ မေမေကဆိုလျှင် မျက်လုံးချင်း ဆိုင်မိလျှင်

ရာပြည့်စာဏ်တိုက်

စိတ်မချမ်းသာပုံကို ပြသည်။ တင်မေကို တစ်ကျိတ်တည်း
တစ်ညာက်တည်းဟု ထင်နေ၏။ တင်မေကလည်း ဘာမှ
ရှင်းမပြု၊ ကိုယ်လွတ် မရရန်းချင်။

တစ်အိမ်လုံးမှာ လူဆယ်ယောက် မပြည့်သော်
လည်း သုံးစုံကွဲကာ နေ၏။ ဖေဖော် နေရာကတော့ အတော်
ထူးဆန်း၏။ ကဲ ကြည့်ပါ၊ ဖေဖေနှင့် မေမေက တစ်စုံ၊
ဖေဖေနှင့် ဒေါ်ဒေါ် သမီးကလေးတို့က တစ်စုံ၊ ခင်မေ
တင်မေနှင့် အပုံက တစ်စုံ၊ ယခုမှာ တင်မေနှင့် အပုံ နှစ်
ယောက်တည်းသာ အားထုတ်ထုတ်နှင့် ရှိပေပြီ။

အပုံမှာ ထုတ်ထုတ်ကလေးကတည်းက ချောင်းဆိုး
သွေးပါ ဖြစ်တတ်သူ ဖြစ်သဖြင့် ရန်ကုန်ကျောင်းသို့
မပို့ဘဲ အိမ်မှာ ဆရာဒေါ်၍ သင်ရသည်။ သည်နှစ်မှာမူ
ခင်မေ လင်နောက် လိုက်ပြီးပြီးကတည်းက အိမ်မှာ
သုသာန်တစ်ပြင်ပမာ၊ မသာယာသော မျက်နှာများနှင့်
သာ ပြည့်၍ မောင်လေးသည် ရန်ကုန်သို့ လိုက်လာကာ
မြို့မကျောင်းမှာ ဘော်ဒါနေလေသည်။

မောင်လေးနှင့် တင်မေမှာ လူကြီးများပမာ
တစ်ယောက်နှင့်တစ်ယောက် ကြုင်နာခဲ့ကြလေသည်။
အပုံသည် ထုတ်သေးသော်လည်း ဗုက္က သုခကို အတွေ့
အကြံ့ များခဲ့၍လား မသိ။ တင်မေနှင့် စကား ကျကျနှစ်
ပြော၍ရသည်။

အပုံက “မမကြီးက ဖေဖေကို ခံလုပ်တာဟာ
မကောင်းဘူး”ဟု ပြောသည်ကို သတိရနေသေး၏။

“မကောင်းဘူး ဆိုတာကတော့ ဘယ်သူမှ ခံ

မငြင်းနိုင်တဲ့ စကားပဲ။ ဘာကြောင့်လဲဆိုတော့ တို့က သား သမီး ဖြစ်နေတာကိုး။ သူတို့က မိဘဆိုတော့ မြင်းမိုရ့ တောင်ဦး မကကျူးသည့် ကျေးဇူးသခင် ဆိုတဲ့လိုင်စင်ကို ရနေပြီ”ဟု မိမိက ပြန်ပြီး ပြောလိုက်မိသည်။

တင်မေသည် မောင်လေး နားလည်ပါမလားဟု အကဲခတ်လိုက်သော် တွေးနေဟန် မျက်လုံးဝိုင်းကလေး ကို တွေ့ရလေသည်။ မောင်လေးမှာ ၁၂ နှစ်တောင် မပြည့် သေး။

“ခင်မေ မိုက်တာပဲလော်။ ဒါပေမယ့် ငါသာ သူနေ ရာမှာဆိုရင် ဒီလိုပဲ လုပ်မိချင် လုပ်မိမှာပဲ။ ရက်စက်တာက လွှန်ရောကို။ သားသမီးဟာ ငွေဝယ်ကျွန်လို ကိုယ်ပိုင် ပစ္စည်းမှ မဟုတ်ဘဲကွွဲယုံပြီး၊ ပြီးတော့ ဒေါ်ဒေါ်သမီး အထွေးကိုတော့ လက်ဖျားနဲ့တောင် မတို့ဖူးဘူး မဟုတ် လား”

တင်မေသည် မောင်လေးရှုံးမှာ မနာလိုသော စိတ်ကို သင်ပြသလို ဖြစ်သွားသဖြင့် စကားကို ဆက် မပြောဘဲ နေလိုက်၏။ စင်စစ် တင်မေ့ရင်ထဲမှာ မယား ငယ်၊ မယားငယ်၏သမီး စသည် စကားများကိုပင် ရင့်သီးစွာ သုံးလိုက်ချင်စိတ် ရှိသည်။ လူတစ်ယောက်ဟာ နားကြည်းလာပြီဆိုလျှင် ယဉ်ကျေးတာတွေကို ဂရုမစိုက် ချင်တော့၊ စိတ်ကောင်းလည်း မမွေးချင်တော့။ သို့သော် ဘာမှ အသိတရားမရှိတဲ့ အထွေးလေးမှာ အပြစ်မရှိဘူး ဆိုတာကို သတိရကာ ကိုယ့်ကိုယ်ကို မုန်းချင်လာလေ၏။
အပုံက နှုတ်ခမ်းကလေး ချွဲကာ....

“သိပ် မတရားတာဘဲ”

တင်မေတ္တာ မောင်နှမတစ်တွေမှာ မတရားဘူး
ဆိုသည် စကားလုံးကို မသုံးတတ်ခင် ကတည်းက
မတရားခြင်း၏ အဓိပ္ပာယ်ကို နားလည်ခဲ့ကြပါသည်။

အပုံမှာ ချူချာသော်လည်း တေတေပေပေ
ကလေး ဖြစ်သည့်ပြင် စောင့်ပြောမည့်သူ မရှိ၊ တစ်
ကျောင်းစီ နေရသဖြင့် သဘောကျ နေထိုင်လေရာ အပုံ
ရှုပ်လိုက်၊ အအေးမိလိုက်ဖြစ်ပြီး ချောင်းဆိုးသွေးပါ ပြန်ထ
ပြန်လေသည်။

အပုံ သေရသည့် အတွက်ကိုတော့ တင်မေသည်
မိဘနှစ်ပါးကို ခွင့်မလွှတ်နိုင်တော့ဟု ထင်ခဲ့ဖူးလေသည်။

အပုံကို ကျောင်းဆေးခန်းမှ ဆေးရုံကြီးသို့ ပို့ရ^၁
လေသည်။ အသက်အရွယ် နှစ်ယ်လှသဖြင့် ရောဂါနှင့်
မဏ္ဍအောင် ခံရသည်ကို အသည်းထိတ်မိသေး၏။ တင်မေ
သည် မကြည့်ရက်သည့် စိတ်နှင့်ပင် မောင်လေးမျက်နှာ
ကို စိုက်ငေးကာ အချိန်ကုန်ရလေသည်။ စိတ်ငယ်လိုက်
သည်မှာလည်း ရူးသွေ့သွားအောင်သာ ငိုလိုက်ချင်တော့
၏။ မေမေတို့ဆိုက ဘယ်သူမှ မရောက်သေး။

မောင်လေး၏ ဆံပင်များသည် ခြောက်သွေ့ကာ
အရောင်ပျက်လာလေသည်။ နှိတ်ခမ်းတွေက မည်းပြာ
ကာ တို့လျှက်ရှိပြီး အသားရောင်က ပျားဖယောင်း ပမာ
ပင် ဝါရော်ရော်။ တင်မေ မကြည့်ရက်ပါပြီ။

မောင်လေး အပုံ ဆုံးဖို့ သုံးရက်လောက်အလိုမှ
မေမေ ရောက်လာ၏။ ဖေဖေက စပါးကိစ္စတွေ များနေ၍

မလာအား၊ ဒါပေမယ့် လေးငါးရက်အတွင်း ရောက်
ကောင်း ရောက်ပါလိမ့်မည်။ မေမေတောင်မှ အလုပ်တွေ
ပစ်ထားခဲ့ရသည်မှာ တန်းလန်း ရှိသေး၏။ မေမေ လာ
သည်နှင့် ဆန်စက် မလည်နိုင်တော့ချေ။ ဖောက်သည်
တွေကတော့ ပျက်ကုန်ပါပြီ။

ရန်ကုန်ရောက်တော့လည်း မေမေသည် သား
အနားမှာ အမြဲ မနေနိုင်ဘဲ မြို့ထဲထွက်ကာ ငွေကိစ္စ၊
ကြေးကိစ္စနှင့် အလုပ်များရချေသေး၏။

ဆုံးမည့်နေ့မှာ မောင်လေးသည် တစ်နေ့လုံးပင်
သတိမလည်ချေ။ မမြင်စုံပေမယ့် မျက်စိတဲ့စွဲ၍ နေပါ
သေး၏။ ကြမ်းကြော်လှသည့် ရောဂါဒက်ကြောင့် မျက်
လုံး နှစ်လုံးမှာ စောင်းရွှေ့ကာ တစ်ဖက် သေးသိမ်နေ
လေသည်။ နှုတ်ခမ်းတစ်ခြမ်းလည်း ရွှေ့ကာ တလူပ်လူပ်
ရှိသည်။ ဘယ်ဘက်ပခုံးက မြင့်၍နေပြီး ညာဘက် ခါး
လည်ဆီက စပြီး ခေါင်းအထိ တွေ့နှုန်းခဲ့....တွေ့နှုန်းခဲ့
အကြောဆွဲ၍....အမယ်လေး....ဆန်ငင်....ဆန်ငင်ပါပဲ။

မောင်လေးဆုံးပြီးမှ ဆရာဝန်က ဖွင့်ပြောသည်

မှာ

“သူမှာ အဆုတ်တစ်ခြမ်း မရှိတော့ဘူး။ စားသွား
ပြီ”

မေမေက “သားရဲ့....သားရဲ့....”နှင့် ငိုလေလေ
တင်မေက ဒေါသကြီးပြီး မျက်ရည်ကျ၍ မရလေလေ
ဖြစ်ရသည်။ နောက်တစ်နေ့ ဖေဖေ ရောက်လာပြီး အသံ
တုန်တုန်နှင့် မျက်ရည်ပေါက်ကြီးများ ကျသည်ကို မြင်ပြန်

တော့ တင်မေ့ခေါ်သသည် အထွတ်အထိပ်သို့ ရောက်
ကာ လွှတ်ရာသို့ ပြီးထွက်ခဲ့ရလေသည်။ သို့မဟုတ် လူ
သတ်မ္မတပါလိမ့်မည်။

တင်မေသည် ဆရာဝန်တွေ ဗည်းသည်တွေ ရှေ့
မှာပင် ခါးထောက်ရပ်၍ မိဘနှစ်ပါးကို စွဲစွဲကြည့်ကာ

“အပုံကို ဘယ်သူ သတ်တယ်ဆိုတာ ကျွန်မ
သိတယ်”ဟု ပြောလိုက်လေသည်။

ထိုစကားအတွက် တင်မေကိုလည်း မေမေ
ဖေဖေတို့က ခွင့်မလွှတ်တော့။

သို့ရာတွင် မေမေနှင့် ဖေဖေသည် တစ်ယောက်
ကို တစ်ယောက် ထွဲချုပြီး ရန်ဖြစ်စ ပြုလေသည်။
“လောဘ၊ လောဘ....လောဘကြောင့် သားအသက်
တောင် မမိဘူး”ဟု မေမေက ပြောတတ်သည်။ “မအေး
အသုံးမကျလို့ သမီးလည်း ထွက်သွားပြီ သားလည်း
သေပြီ”ဟု ဖေဖေက ပြောတတ်သည်။

တင်မေကတော့ မျက်ရည်တွေကို ဒေါနှင့်မောနှင့်
သူတ်ပစ်ကာ အာခေါင်ကို ခြစ်၍ ရယ်ပစ်လိုက်လေသည်။

နောက် ဆရာနှင့်တွေ့၍ သူက ပြောသည်မှာ
“တင်မေ မင်းဟာ စိတ်ကြီးလွန်းတယ်ကွုယ်။ မိဘ^၁
အပေါ်မှာ မာလွန်း ကြမ်းလွန်းတယ်”ဟုပင် ဖြစ်လေ၏။

တင်မေမှာ ထိုအခါကျမှ ကိုယ့်သဘောကို ရှုတ်
ခနဲ့ ပြန်လည်ရိုပ်မိသော်လည်း အလျှော့ မပေးချင်ဘဲ
“တင်မေတို့အပေါ် ကောင်းတဲ့အကွဲက် ရှာလို့ မတွေ့
ဘူး”ဟုခေါင်းမာစွာ ပြောလိုက်မိချေသေးသည်။

ဆရာက ဖျောင်းဖျောင်းဖျော့။

“တင်မေ့ မေမေ ဖေဖေတို့ အသေအလဲ အလုပ်
လုပ်နေတာဟာ သားသမီးတွေ စံစားဖို့ မဟုတ်ရင် ဘယ်
သူဖို့လဲကွုယ်”

တင်မေသည် ပထမတော့ ဘာမှ မပြောတတ်။
နောက်မှ....

“ဒါကတော့ မိဘသောရင် သားသမီးပဲ အမွှေရ
စရာရှိတော့ ပြောလို့ မဖြစ်ဘူးလေ။ တင်မေကတော့
သူတို့ရဲ လောဘဟာ သားသမီးအပေါ် လွှဲချိဖို့ မသင့်ဘူး
ထင်တာပဲ။ သားသမီးအတွက်လည်း ပါမပေါ့လေ။ ဒါပေါ့
မယ့် သူတို့ကိုယ်ကျိုး၊ သူတို့စိတ်ကျေနပ်ဖို့လည်း လုံးလုံး
မပါဘူး ဆိုတာတော့ မယုံနိုင်ဘူး”

“တင်မေက လူတစ်ယောက်ချင်း အနေနဲ့ ကြည့်
တဲ့ သဘောလား”

“ဒါပေါ့။ အဲဒီသဘောကို တင်မေ ယုံတယ်။ ငါ
ငါ ငါဆိုတဲ့ ငါစိတ်ဟာ အကြီးဆုံးပဲ မဟုတ်လား။ မိဘ[။]
မေတ္တာဆိုတာထက် ကြီးတာ အမှန်ပဲ။ မေမေတို့ ဖေဖေ
တို့ အလုပ်အကိုင် နေရာကျတဲ့အခါ အမြတ်ကြီးကြီး
ရတဲ့အခါ ဆိုပါတော့။ အဲဒီငွေကို သူတို့ လက်နဲ့ ဆုပ်ပြီး
ကိုင်ရတဲ့ အရသာဟာ တင်မေတို့နဲ့ အက်င်းသားပဲ ဟင်”

“ကဲ....ဒါဖြင့် တင်မေ စားဖို့ သုံးဖို့ ပို့တဲ့ငွေက
ဘာအဓိပ္ပာယ် ရှိသလဲကွုယ်”

“သားသမီး မွေးလာတာကို ကျွေးမွေးရမှာက
မွောကာပဲ”

ဆရာက သက်ပြင်းချုပြီး “တင်မေဟာ မိဘက
ဘာကြိုးပေးပေး မကျေနပ်နိုင်တော့ဘူး ဟူတ်လား”

“မိဘဆီက သားသမီးတွေ လိုချင်တာက ဖြစ်းဖို့
ကြွားဖို့ ရွှေ ငွေ မဟုတ်ပါဘူး။ ဂရာတစိုက် ကြင်နာတဲ့
မေတ္တာပါ ဆရာရယ်”

[၆]

လွတ်ပစ်လိုက်စမ်း

လွတ်ပစ်လိုက်စမ်း
တိမ်တိုက်အပြား၊ သည်နိုင်လေ့စွဲ
ဝါရည်နှီခဲ့၊ သည်ပုလဲစွဲ
ခဲား၊ ရင်ရင်၊ သည်စိန္တုဖွင့်စွဲ၊

လွတ်ပစ်လိုက်လေ....
မြေပြင်ဟန်၊ ထျွေးဖွားပွားနှင့်
ရေရက်ထဲနွေး၊ ကြချေပစ်လိုက်၊

မျက်ရည်စိန္တု
ငိုးစွဲ၊ မေရယ်....၊

ရာမြည်စာဘုပ်တိုက်

စွဲယ်တာစေရာ
မဆိုဘက်မျှသည်ဘဝါး
ဘဏ္ဍာများမေးပျော်မလဲ ।

ဆရာက တင်မောကဗျာကို ဖတ်ပြီး သနားကြင်
နာပြီးကို ပြီးကာ “အင်း....တင်မောက အလာသားပဲ၊ ကဲ
ခေါင်းစဉ်က ဘယ်လို တပ်မလ”ဟု မေးလေသည်။

“ငိုပါတော့ မေ”

“အင်း ဟုတ်ပြီ၊ တင်မေ ငိုဖို ကောင်းပြီ။ ဟို
တုန်းကဆို တင်မေ တော်တော်ငိုတယ် မဟုတ်လား”

“ငိုတာဟာ ရုံးတာပေါ့ ဟင်။ ဟိုတုန်းကတော့
မျက်ရည်ကို မစဲဘူးပေါ့လေ။ မှတ်မိသေးတယ်။ တင်မေ
တစ်နှစ်မှာ နှစ်သစ်အမိန္ဒာန်ဆိုပြီး ဒိုင်ယာရီ ပထမဆုံး
ရွှက်မှာ ရေးတာလေ။ ‘ဘာပဲဖြစ်ဖြစ်၊ မျက်ရည်မကျ’
ဆိုပြီးတော့ပေါ့ ဆရာရယ်။ အဲခိုန်စ်လောက် ငိုရတဲ့နှစ်
တော့ မကြံ့ဖူးတော့ဘူး။ ဒါပေမယ့် တင်မေ ငိုတာ ဘယ်
သူမှ မသိဘူး။ တင်မေက ငိုမယ်ကြံ့ရင် အိပ်ခန်းတံခါး
ပိတ်၊ ဂလန်ချုပြီးမှ အသံမထွက်အောင် ငိုတာ”

တင်မေက ကိုယ့်ဟာကိုယ် သဘောကျပြီး ရယ်
လိုက်သော်လည်း ဆရာက ခပ်ငေးငေးရှိသည်ကို ယခု
ပြန်ပြီး မြင်မိပါသေး၏။

“ခုကော မငိုဘူးလား”

“ခု ငိုချင်ပါရဲ့၊ ငိုလို မရဘူး။ အပုတို့ ခင်မေတို့
အကြောင်းတွေလည်း စိတ်မကောင်းရဲပဲ၊ ငိုလို မရဘူး။

ကျိုတ်ကျိုတ်ပြီး အတင်းချုပ်ထားတာတွေဟာ အကျင့်ပါ
နေပြီ ထင်ပါရဲ့”

“အဲဒါဟာ အကျိုတ်အဲကြီး ဖြစ်နေတာပေါ့။
ဟိုတိန်းက ဆရာပြောတယ်၊ မင့်နဲ့လို့၊ မေမေ့ကို မျိန်းတယ်
မပြောနဲ့လို့။ ခုတော့ ပြန်ပြောချင်ပါတယ်။ တင်မေ ဘာကိုမှ
ကျိုတ်မထားနဲ့။ တစ်ခါတစ်ခါ ကိုယ့်စိတ် ခံစားရတာကို
ဖွင့်ပြောလိုက်၊ ပေါ့သွားအောင်လေ”

တင်မေကတော့ စိတ်အာရုံကို ဖွင့်ပြုရမှာ ရှုက
သည်။ တင်မေသည် အတော်လည်း ခံနိုင်ရည်ရှိ၍ နေလေ
ပြီ။ တော်ရုံတန်ရုံ ကိုစွဲသည် တင်မေအဖို့ ဂရုမစိုက်
လောက်သည့် အသေးအဖွဲ့ကလေးများ ဖြစ်ကုန်ပြီ။ ယခင်
လို ချုပ်တည်း ဟန်ဆောင်နေတာ မဟုတ်၊ တကယ့်ကို
စိတ်ထဲ လာမထိခိုက်နိုင်တာသာ ဖြစ်လေ၏။ ကြောက်
တာ ရှုက်တာ အုံသွေးတာ ချစ်တာ မျိန်းတာတွေကို တင်မေ
လေးစားခြင်း မရှိတော့ချေ။ တစ်ခါတလေတော့ ငါဟာ
အသည်းနှလုံးမှ ရှိပါလေစ။ ရူးများ နေရာ့သလားကွယ်
ဟု မေးစိပြန်၏။

ဆရာက “အဲဒီကပျာာကို ဘယ်ပို့မလဲ” ဟု မေး
လေသည်။

တင်မေက ရယ်ပြီး “ဆုတ်ပစ်ပြီး အမြဲက်ခြင်းထဲ
ပို့ရုံပေါ့”

“မလုပ်ပါနဲ့ လူတွေကို ပေး မဖတ်တော့ဘူး
လား”

“လူတွေဖတ်ဖို့ ရေးတာမှ မဟုတ်ဘဲ။ တင်မေ

စိတ်ထဲရှိတာကို ကောက်ရေးလိုက်တာဘဲ။ ရေးပြီးရင် ကိစ္စပြီးပြီ။ တင်မေ ရေးတော့ရေးပါရဲ့၊ ပြီးတော့ ဆူတ်ပစ် တာချဉ်းပဲ။ ဘယ်သူ ဖတ်တာ မဖတ်တာ မလိုချင်ဘူး”

“ကိုယ့်ဘာသာ ကိုယ်ဖတ်ဖို့ ကဗျာရေးတယ် ဆိုတာ ဆန်းတယ် ထင်တယ်”

“ဒီလိုလေ၊ တင်မေဆို ခု တစ်ယောက်တည်း မဟုတ်လား။ ဆရာကလွှဲလို့ စကားပြောစရာတောင် လူမရှိဘူး။ သူငယ်ချင်းလည်း ရင်းရင်းနှီးနှီး မရှိဘူး။ အိမ် ပြန်သွားရင် သာဆိုးသေးတယ်။ တင်မေ ဒေါပ်ခန်းထဲက တောင် ထွက်တာ မဟုတ်ဘူး။ ထမင်းလည်း လာပို့မှ စားတာပဲ။ ပါးစပ်ဖွင့်ဖို့ အပေါက်အလမ်းကို မရှိဘူး။ စာပဲဖတ်၊ စာပဲ ဖတ်၊ ဒါချဉ်းပဲ။ ကြာတော့ စာဖတ်ချင် စိတ် ပျောက်သွားရော့၊ စကားပြောချင်လာတယ်။ ဒါပေ မယ့် နားထောင်မယ့်လူ မရှိဘူး။ ဒီတော့ ကဗျာ ဖြစ်ဖြစ် ဝါဘ်ဖြစ်ဖြစ် တစ်ပုံဖြစ်ဖြစ်သွားတာပဲ”

“အထိုးထိုး နှင့်လုတယ် တင်မေရယ်”

“တင်မေ တစ်ယောက်တည်းပဲ နေနိုင်တယ်။ လူထဲတိုးကြည့်တော့ အရိုးရင့်သွားပြီမို့လား မသိဘူး။ မရတော့ဘူး။ ဟိုတုန်းကဆိုရင် လူတွေကို မှန်းပြီး တင်မေ ဘဝက သတ်သတ် ဖယ်ပစ် ထားတာပဲ”

“အဲဒါ မကောင်းဘူး၊ ကျားနာစိတ်လို့ ခေါ် မလား။ အဲဒီစိတ်ဟာ ကိုယ့်ကိုယ်ရော တခြားလုပ် ကောင်းကျိုး မပေးနိုင်ဘူး။ အဖော်အနှံပို့ရလွန်း၊ မတရား တာတွေ တွေ့လွန်းတော့ ဒီစိတ် ပေါက်လာတာပေါ့လေ။

ဒါပေမယ့် လက်ခံ မထားသင့်ဘူး၊ ဘဝကို ရယူတဲ့ သဘောက လူတွေကို မှန်းပြီး အားလုံးပစ်ပယ်ဖို့ မဟုတ်ဘူးကွော်။ ရလာတဲ့ ဘဝကို လက်ခံပြီး ကျေနပ်ပျော်ရွှင်နိုင်ဖို့ပဲ”

“တင်မေတော့ ဘာကြောင့် လောကဗြိုးမှာ လူတွေ အသက်ရှုင်ပြီး နေထိုင်ကြသလဲ ဆိုတာ အဖြေရှာလို့ မရသေးဘူး၊ ဆရာ ပြောတာကိုလည်း တင်မေ မယုံနိုင်သေးဘူးလေ၊ ဘဝကို လက်ခံပြီး ကျေနပ်ပျော်ရွှင်ဖို့ ဟုတ်လား၊ ဒါ မဖြစ်နိုင်ဘူး”

“တင်မေမှာ လူတွေကို ချုပ်နေတဲ့ ကျားနာစိတ်မရှိရင် ဆရာ့စကား မှန်တယ်ဆိုတာ သိမှာပဲ”

“တင်မေ ဘာကိုမှ မချုပ်နေပါဘူး၊ လူတွေကို ချစ်တယ် ခင်တယ်။ သူတို့ကောင်းကျိုးအတွက် အသက် စွမ်းမယ်လို့တော့ စိတ်မထားတာ အမှန်ပဲ။ တစ်ခါတုန်းကတော့ တင်မေ လူရှုပ်တဲ့ တစ်နေရာကို ရောက်သွားတယ်။ မိုးစင်စင်လင်းတဲ့အချိန် လမ်းလေးခွဲမှာ တင်မေ ညာဘက်က ဈေးနဲ့၊ လူတွေ လူတွေ၊ ဟိုသွား သည်လာနဲ့ ပေါ့လေ။ တချို့၊ မျက်နှာက ပျော်လို့၊ တချို့က ညှိုးလို့၊ အဝတ်အစား ပြောင်ပြောင်လည်းပါ စုတ်စုတ်လည်းပါ။ အို....မျိုးစုံပေါ့လေ။ ဒါပေမယ့် လူတွေအားလုံးဟာ သူတို့ စိတ်ကူးထားရာကို မှန်းပြီး လုပ်စရာရှိတာ လုပ်နေကြတာပဲ။

“တင်မေ တွေးမိတယ်။ သူတို့ထဲမှာ ပညာရှိတာလည်း ပါမှာပဲ။ မသိမတတ်တာလည်း ပါမှာပဲ။ ဒါပေ

မယ့် လူတိုင်းဟာတော့ တစ်နေ့ သေရမှာပဲ ဆိုတာကို
သိတယ် မဟုတ်လား။ သေသွားပြီဆိုတဲ့ တစ်နေ့မှာ
နေခဲ့တဲ့ဘဝဟာ ဘာမှ အမိပ္ပါယ် မရှိတော့ဘူး။ လူတိုင်း
ဟာ တစ်နေ့မှာ လုံးလုံး ပျောက်ကွွယ်သွားရမှာပဲ။ ဒါကို
သိပေမယ့် ရယ်တဲ့အခါ ရယ်၊ ငိုတဲ့အခါ ငိုလိုက်ပေါ့လေ။
ဒုက္ခတွေ သူခတွေကို တွေ့ပြီး အသက်ရှင်နေကြတာဟာ
သတ္တိရှိတယ်လို့ မခေါ်နိုင်ဘူးလား ဟင်။ အဲဒါနဲ့ တင်မေ
သူတို့ကို သဘောကျပြီး ခင်မင်တဲ့စိတ် ပေါ်လာဖူးတယ်”

ဆရာက ခဏမျှ စဉ်းစားနေပြီး

“အဲဒီတုန်းက တင်မေဟာ စိတ်ည်စေတဲ့အချိန်
မဟုတ်လား”

“ဟုတ်တယ်”ဟု ပြောရင်း ဆရာ ဘယ်နဲ့ သိပါ
လိမ့်ဟု တွေးနေမိသည်။

“စိတ်ည်စွဲန်းတော့ သေတဲ့အကြောင်းကို တွေး
တာပေါ့။ အသက်ရှင်နေတဲ့ အကျိုးကို နားမလည်နိုင်ဘူး
ပေါ်ကွယ်။ စင်စစ်တော့ တင်မေဟာ ကံမကောင်းလှဘူး။
အသက် ငယ်ငယ်ရွှေယ်ရွှေယ်မှာ တွေ့ကြုံဖူးတဲ့ ကိုစွေတွေက
ကြိုးကျယ်လှတယ်။ ပြီးတော့ စာလည်း သိပ်ဖတ်တယ်
မဟုတ်လား”

“စာအုပ်ကလွှဲလို့ တင်မေနဲ့ တည့်တဲ့ အဖော်
မရှိဘူး”

“ကောင်းကောင်း မဆင်ခြင်နိုင်သေးခင်မှာ
စာဖတ်တာက များလွှာန်းတော့ ဝေနေတာပေါ့။ ဘာကိုမှ
မယုံဘူး၊ ဟုတ်တယ် မဟုတ်လား”

“စာအုပ်တွေလည်း တစ်ခါတစ်ခါ မီးရှိ.ပစ်ချင်တယ်။ စာရေးဆရာတွေက တစ်ယောက်တစ်ပေါက်ပြောသွားတော့ ဘာကို ယူရမယ် မသိဘူး။ တင်မေတော့ အကုန် ပြန်လွှတ်ပစ်တာပဲ။ ကိုယ်ဟာကိုယ်ပဲ တွေးတယ်။ စာအုပ်ဆိုတာက ခက်သားပဲ ဟင်။ အယူအဆတွေကို သိရတာ ကောင်းပါရဲ့၊ ဒါပေမယ့် ဘာမှ ပုံသေယူလို့ မဖြစ်ဘူး။ ရပ်စက်င်းပြောသလို တစ်ခေတ်တုန်းက မိန်းမလှတစ်ယောက် မိုက်မှားမိုရင် သေပစ်ဖို့ နည်းလမ်းဟာ အကောင်းဆုံးလို့ ဆိုတယ်။ ခုခေတ်ကျတော့ မိန်းမတွေ မိုက်မှားမိုရင် မွေးလာတဲ့ ကလေးအတွက် တာဝန်ယူ ဆောင်ရွက်ဖို့ကို အစိုးရက စပြီး လုပ်တယ်”

“တင်မေ့အတွက်တော့ ဆရာ ဘာလုပ်ရမှန်း မသိတော့ဘူး။ မင်းစိတ်တွေဟာ လေနေပါပြီကွယ်။ လောကြီးကို မေ့သွားနိုင်အောင် စိတ်ဝင်စားစရာ ဘာမှ မရှိဘူးလား။ ဥပမာ ဂိုဏ်တီး သင်ကွယ်”

“ငယ်ငယ်က သင်လာခဲ့ရင် ကောင်းမှား၊ ခုတော့ စိတ်ထဲမှာ ဆရာရယ် သိချင်းဆိုတာတွေ၊ ပျော်ပျော်နေတာတွေဟာ သေးနှင့်တယ်လို့ ထင်နေတော့တယ်”

“ဒါဖြင့် ရင် ကြည်ကြည်ညီညီနဲ့ ဘုရားရှိခိုး၊ သိက္ခာနိဖြစ်အောင် ကြိုးစား”

တင်မေက ပခုံးတွေန်းကာ “တင်မေ ဘုရား မရှိခိုးတာ ဆယ်နှစ်မကဘူး ထင်တယ်။ ပြီးတော့ အခုံ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ ခုတစ်ဘဝမှာပဲ ယုံတော့တယ်။ သေရင် အလောင်းမြေကျပြီး မြေဉ်းလာ ဖြစ်သွားမှာပေါ့။

“ငယ်ပါသေးတယ်ကွယ်၊ ဘာမှ ကြီးကြီးကျယ်
ကျယ်တွေ မတွေးပါနဲ့။ တင်မေ အခုလိုနေတာက မင်းကို
အနီးဆုံး နားလည်ပြီး ယုယူချစ်ခင်မယ့် သူပဲ”

“တွေ့နိုင်ရင်တော့ တယ်....ပျော်စရာ ကောင်း
မှာပဲ....ဟင်။ ဒါပေမယ့် တင်မော့ကို နားလည်မယ့်သူ
လည်း ရှားမှာပါ။တင်မေကလည်း နားလည်အောင် ပြော
မပြချင်ဘူး”

တင်မေသည် ဝမ်းနည်း၍ သွားသလို ဖြစ်ရတော့
သည်။ ဆရာ ပြောသလိုပင် စိတ်များ လေ၍ နေတာ
အမှန်ပင်။ ကိုယ့်ကိုယ်ကိုလည်း ရိပ်မိခဲ့ပါသည်။ တင်မေ
သည် လဟာပြင်မှာ တွေ့ယ်ရာမရ ဖြစ်ကတတ်ဆန်း ပွင့်
နေသော ငှက်မွေးနှကလေးကို ကဗျာစပ်ချင် လာလေ
သည်။ သို့ပေမယ့် ဘယ်လို အဆုံးသတ်ရ ကောင်းမလဲ။
လေထဲမှာပဲ ကြွေ့မွေပျောက်ပျက် သွားမလား။ ပင်လယ်
ဆားငန်ရေထဲ ကျသွားမလား။

[2]

ကိုကျော်နှင့် တွေ့ကြခဲ့ရသည့် တစ်ချိန်ဟာတော့ စိတ်
ချမ်းသာခြင်း ဆိုတာကို ပေးသည် ထင်သည်။

စိတ်ချမ်းသာခြင်းဆိုသည်မှာ လက်တွေ့နှင့် ကျ
တော့ ဖမ်း၍မမိသော စိတ်ကူးနှင့်လွမ်းသည့် စကားလုံး
တစ်ခုပဲဟု တင်မေ ယဉ်ဆထားသည်။ အကယ်၍ ထိုသို့
ယဉ်ဆထားခြင်းသည် သက်သက် မှားယွင်းနေခြင်းဟုသာ
ဆိုလျှင်တော့ တင်မေဘဝ ဆိုးဝါးလှခြင်းကြောင့် သာ
ဖြစ်ပေမည်။ စိတ်ချမ်းသာခြင်းဆိုတာ ရှိလျက်နှင့်မှ မရရှိ
လိုက်ရဘူးဆိုလျှင် လူဖြစ်ကျိုး နပ်တော့မှာ မဟုတ်ဟု
တင်မေ တွေးနေမိသေးသည်။

ကိုကျော်နှင့် တွေ့ရလျှင် စိတ်သည် ပေါ့ပါးသွား
ကာ တွေ့ရာလေးပါး လျှောက်ပြောသွားလျှင် ဘေးပတ်
ဝန်းကျင်ကိုပင် မေ့လျှော့နေမိတော့သည်။ ကိုကျော်နှင့်
တွေ့နေသည် အချိန်ကလေးမှာ တင်မေသည် တြေား
တင်မေတစ်ယောက် ဖြစ်နေပေတော့သည်။

တိုကျော်နှင့် စပြီး တွေ့ဆုံသိကျမ်းရပုံမှာ တယ်
ပြီးတော့တော့ ပြောပြချင်စရာ မကောင်းလှ။

ထို အခါတုန်းက တင်မေသည် ဆယ်တန်း
စာမေးပွဲကို ဖြေပြီးစ ဖြစ်လေသည်။ အောင်စာရင်း မထွက်
သေးသော်လည်း အောင်သည်ဆိုတာကို သိရှု ဘာလုပ်
ရမလဲ တွေးနေသည်။

မေမေတို့ကတော့ ကောလိပ်သွားချင်သွင်လည်း
ပိုပေးမည် ဆိုသည်။ တင်မေကတော့ စိတ်ကူးမျိုးစုံနှင့်
တန့်နောက်။ ကောလိပ်ပညာကို အထင်မကြီး။ ကျွန်းမာ
ရေးကလည်း ဒီရေ ဝါခနဲ ကျသွားသလို လျင်မြန်စွာ
ညုံဖျင်းလာလေသည်။ ထိုပြင် မိဘများနှင့် သမီးဖြစ်သူ
မှာ ကြားထဲတွင် သွေးနှင့် ဝတ္ထာရားသာ ရှိတော့လေသည်။
တင်မေသည် ကိုယ့်ကိုယ်ကို မိဘများအတွက် ဝန်ပိုတစ်ခု
ဟု သဘောထားနေလေသည်။ မိဘများထံမှ ငွေမှာသည့်
အခါတိုင်း စိတ်နှုလုံး နာကျင်လှသည်။

ခင်မေလည်း လင့်နောက်ပါသွားပြီး ဘယ်
ရောက်နေမှုန်းမသိ။ အပုံလေးလည်း သေလေပြီ။ အိမ်မှာ
ဆိုလျှင် တွေ့ယ်တာစရာ မေမေပင် ရှိတော့သည်။ ဖေဖေ
ကိုတော့ စိတ်ထဲမှာ မထား၊ တစ်ခါတစ်ရဲ ဖေဖေနှုလုံး
ထဲက သွေးနှင့် မိမိနှုလုံးထဲက သွေးတို့သည် တစ်မျိုး
တစ်နွှယ်တည်းက လာသည်ကို သတိထားမိလျှင် အုံသို့
သလို နေမထိ ထိုင်မသာ ဖြစ်နေပေသေး၏။ သို့သော်
လည်း မေမေနှင့်ပင် စကားပြောရှု မဖြစ်သည်မှာ ကြာလှ
ပေပြီ။ ထို့ကြောင့် ကိုယ့်မွေးသည့် ကိုယ့်အိမ်ကိုပင် အိမ်
မမှတ်ဘဲ ရှိလေသည်။

တင်မေသည် တစ်နှစ်တစ်ခါ န္တကျောင်းပိတ် ရက်တောင် မှန်မှန် အိမ်မပြန်တော့ပေါ့၊ နယ်က သူငယ် ချင်းတစ်ယောက်ယောက်၏ ဖြို့ဆို လိုက်သွားလျှင် လိုက်သွားသည်။ ရန်ကုန်မှာပင် ဆရာ့အိမ်မှာ နေလျှင် နေသည်။ မေမေ ဖေဖေတို့နှင့်ဆိုလျှင် သူတို့ ရန်ကုန်လာ၍ ကျောင်းမှာ လာတွေ့လျှင် စကားစမြည်ကလေး ပြောရ၏။

ကိုယ့်ဘာသာကိုယ် အိမ်မပြန်ချင်၍ မပြန်တာ ဖြစ်သော်လည်း စိတ်ထဲမှာ ခု၍ နေလေ၏။ မိဘနှစ်ပါး သည် သမီးပျိုကို ပစ်ထားတာလား။ လွှတ်လပ်မှု ပေးတာလား မတွေးချင်ပြီ။ ပြီးတော့လည်း ဘယ်တော့မှ လွှမ်းမိုး၍ မရနိုင်အောင် အနေဝေးကွာခဲ့သည့် သမီး၊ ပန်းဖျော့ သွေး ချယ်ရိပွင့်ကလေးမှ မျက်နှာထားမှုနှင့်မှန်နှင့် ဘာသိဘာသာ နေတတ်သော မိန်းမပျို့အဖြစ်ကို ချက်ချင်းလိုပြောင်းသွားသော သမီးကို အရာမရောက်နိုင်သည့် ဉာဏ်တွေပေးဖို့ မေမေတို့ မကြုံစည်းဆိုလျှင် သူတို့ အပြစ် မဟုတ်။

စိတ်ခုတာကတော့ ဖျောက်၍ မရ၊ စိတ်ခုရ အောင်လည်း ကျောင်းပိတ်သဖြင့် လာကြိုပါဟုလည်း အိမ်ကို မမှာခဲ့ပေါ့။ အိမ်ကလည်း ဘယ်သူကမှ ပြန်မမေး။ တင်မေသည် ကိစ္စရှိလျှင် ရန်ကုန်နှင့် မြေရာကုန်းကို တစ်ယောက်တည်း ကုံးသန်းခဲ့သည်ဖြစ်ရာ လာကြိုဖို့လည်း မလိုပေါ့။ ကလေးဘဝတုန်းကသာ မိဘများကို အလုပ်ပျက် အကိုင်ပျက်ဖြစ်အောင် ဒုက္ခပေးခဲ့ပါသည်။

တင်မေသည် အိမ်ကို လုံးလုံး စာမရေးတော့ဘဲ
ဆရာအိမ်မှာ ပြောင်းနေလေသည်။

စာမရေးတာက ကိုစွဲမရှိ၊ လက်ထဲ ငွေမရှိတာက
ခက်သည်။ ဘိုင်ကျသည် ဆိုသည့်စကားမှာ ခေတ်ဆန်၍
ပေါ့ပါးကာ စကားလုံးထဲ ထည့်သုံးလို့ ကောင်းသော်
လည်း တကယ် ကြုံရတော့ စိတ်ညွစ်စရာ ကောင်းလှ
သည်။ ဆရာကိုလည်း ပြောမပြုဘဲ ကျိုတ်ပြီးသာ အကြံ
ခက်နေလေ၏။

“ငွေဆိုတာကို ဂရုစိုက်တာ မဟုတ်ဘူး”ဟု
အပြောနိုင်ဆုံးကတော့ မိမိသာ ဖြစ်လေသည်။ စိန် ရွှေ
ရတနာ ဆိုတာကကော ဘာတွေလဲကွွယ်။ စိန်က မီးသွေး၊
ပုံလဲက ဝါး၏အမြဲတော့ ပယ်င်းက သစ်ပင်က အစေး
မဟုတ်လား။ ကျောက်တုံး ကျောက်ခဲတွေကို ပွုတိုက်
ပြီး ကိုယ်ပေါ် မဆင်ချင်ဟု ပြောခဲ့ဖူးသည်။ စင်စစ်တော့
လည်း သည်အပြောမျိုးတွေကြောင့် မိဘနှစ်ပါးက
တင်မေအေား ချဉ်သည်မှာ အမှန်ပင် ဖြစ်ချေသည်။

တင်မေသည် ဘယ်လောက်ပင် ငွေပြတ်နေသော်
လည်း မေမေ ဖေဖေတို့ သားပစ် သမီးပစ် မက်မောရှာ
ဖွေနေသည့် ရွှေငွေဆိုတာကို တင်းကျပ်စွာ ဆုပ်ထားဖို့
စိတ်မရှိ။ ဖွားဖွား မသေခင်က ပေးခဲ့သည့် စိန်ရင်ထိုးကို
ရောင်းပစ်၍ ရသည့် ငွေသုံးရာကျော်ကို တစ်လအတွင်း
ကုန်အောင် သုံးပစ်လိုက်သည်။ နှုမြောတယ်ဆိုတာ နား
မလည်း။ ငွေကုန်သော်လည်း ဘာမှ မည်မည်ရရ မရှိသည်
ကို ဂရုမစိုက်။

တင်မေသည် ဘိုင်စကုတ်ချည်း စောင့်ပြီး ကြည့်
လေသည်။ ဆရာက သည်တစ်ခုကို တယ်မကြိုက်။ သို့
သော် တင်မေက “လောကကြီး ကျယ်ပါရဲ့ နေစရာ
မရှိဘူး။ တင်မေမှာ ပြန်စရာအိမ်လို့လည်း မရှိဘူး။
ကျောင်းကလည်း ပိတ်ထားတော့ နေလို့မရ။ ဆရာအိမ်က
လည်း ဆရာမရှိရင် ဘယ်သူနဲ့ စကားပြောပြီး နေရမလဲ။
မြို့ထဲ ထွက်ပြန်လည်း လျောင်းလို့မှ ထိုင်စရာ မတွေ့ဘူး။
တင်မေကို လက်ခံတာ ဘိုင်စကုတ်ရုံပဲ ရှိတော့တယ်”ဟု
လျောင်တောင်တောင် ပြောသည့်အခါမှ “မင်းဟာက
အနေရခက်၊ အသေရ ခက်ကြီးထဲက ပါလား တင်မေ
ရယ်”ဟု ညည်းပြီး ဘာမှ မကန့်ကွက်တော့ပေ။

တင်မေသည် ဘိုင်စကုတ်ရုံကို စောနိုင်သမျှ
စောစော သွားလေ့ရှိ၏။ စာအုပ်တစ်အုပ်ကို လက်ထဲ
ကိုင်ကာ ကားမပြသေးခင် စာဖတ်၏။ ကားပြတော့ မျက်
စွဲရှုံးကို ရောက်လာသည် အရိပ်တွေကို ကြည့်ကာ
နားထဲဝင်လာသည့် အသံတွေကို ကြား၏။ သည့်ထက်
ပို၍ဘာမှ ဂရုမစိုက်။ တစ်ခါတလေမှသာ စိတ်ဝင်စား၍
ရသည်။ သို့သော် အသောခန်းနှင့် အလွမ်းခန်းကို အုံ၌
စရာကောင်းအောင် ထုပေပေနိုင်သည့် စိတ်ဖြင့် စောင့်
ကြည့်မိတတ်သည်။ ရပ်ရှင်ကြည့် ပရိသတ်ထံမှ အခန်း
ကိုလိုက်၍ ငိုရှိက်သံပေးလိုက်၊ လန့်ဖျုပ် အော်လိုက်၊ ဝါး
ခနဲရယ်လိုက် စသည့် စိတ်လှုပ်ရှုံးမှတို့ကို ပြော၍ နေ
လေသည်။ လူတွေဟာ တမင် လုပ်နေတာလား ဟုပင်
သံသယ ရှိမိသေး၏။ ဟုတ်ချင်လည်း ဟုတ်ပေမည်။

သို့သော် အင်မတန် လိုက်လိုက်လဲလဲ ရှိနေကြတာကို လည်း
မငြင်းနိုင်။

တင်မေသည် သူများ မရယ်သည့်အခန်းမှာ ရယ်
မိတတ်သည်။ သီခုင်းနှင့် အကခန်းကိုပေါ်မယ့် အမြင်နှင့်
မှတ်ချက်ချကာ မျက်မှောင်ကုတ်မိသည်။

“ငါဟာ လူထူးလူဆန်းတစ်ယောက် ဖြစ်နေပြီ
လားကွေး”ဟု စိတ်ရှုပ်မိသေး၏။ တင်မေသည် သူများ
ထက် ထူးဆန်းပြီး သဘောကျစရာကောင်းသည့် အတ်
လိုက် တစ်ယောက်တော့ မဖြစ်ချင်ပေ။

တင်မေသည် ဘိုင်စကုတ်ရုံကို တစ်ယောက်
တည်း လာသော်လည်း ဘာမှ အနောင့်အယုက် မတွေ့။
မထိတရိ စောကားချင်သည့် ယောက်ဗျားမျက်လုံးများ
သည် တင်မေ၏ ရဲရင့်တင်းမာသော မျက်နှာထားကို
မကြည့်လိုကြပေ။ ထိုပြင် တင်မေမှာ ဘေးဘီက ဘယ်သူ
ကိုမှ သတိထားနေသည်ဟု မရှိသဖြင့် ကြာမျက်စနှင့်
အရောဝင်သည့် အပြီးများကို မမြင်မိတာ ဖြစ်ပေမည်။
တင်မေသည် ဘယ်သူ့ ဝေဖွန်ချက်၊ ထင်မြင်ချက်ကိုမှ
လည်း ဂရုမစိုက်ချေ။

ဘား....ဘား...သို့ပေါ်မယ့် ကိုကျော်ကိုတော့
ဘိုင်စကုတ်ရုံထဲမှာ တွေ့ခဲ့ခြင်း ဖြစ်လေသည်။

တင်မေမှာ တြေားမိန်းမပို့များလို ဏူးနှေ့ကြီး
လည်း လုပ်မနေ၊ ဘာမှ မသိမ်းမဆည်း၊ ပြောချင်ရာကို
ပြောကာ နေတတ်၍ နှစ်ယောက်သားမှာ ခင်မင်၍ သွား
လေတော့သည်။ ကိုကျော်က အုံပြောစရာ မိန်းကလေး

တစ်မျိုးဟု ထင်ပုံရ၏၊ တင်မေက တယ်မကြိုက်၊ သို့သော ဂရုမစိုက်ပါပြီ။ သူတိနှစ်ယောက်မှာ တစ်ယောက်အိမ်ကို တစ်ယောက် လည်ပတ်ကာ သွားအတူ၊ လာအတူ ဖြစ်သွားလေသည်။

ဆရာက သတိပေးသလို “တင်မေဟာ အရွယ် ရောက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီ”

“**ဈေး....ဟုတ်လား**”

ဆရာက မျက်မှာ်င်တွန်၍ “ဘာလဲ....ကိုယ့် ကိုယ်ကိုတောင် မေ့နေပြီလား”

တင်မေသည် မပြောဘဲ နေချင်သော်လည်း ပြော မိသွားသည်မှာ

“ကိုယ့်ကိုယ်ကို အပျို့တစ်ယောက် ဖြစ်မှန်း တစ်ခါတစ်ခါ မှန်ထဲကြည့်မိမ့် သတိရတယ်။ တင်မေ ဟာ လူတစ်ယောက်ပဲလို့ စိတ်ထားတယ်။ ယောက်၍ မိန်းမတောင် မခွဲချင်တော့ဘူး”

တင်မေမှာ တစ်ပတ်လျှို့နောက်တွဲ ဆံမြှိတ်ဖတ် လတ်နှင့် ပေါင်ခါပင် မှန်မှန်မရှိက်၊ ဖြစ်ကတတ်ဆန်း နေတတ်သည်။ အဝတ်အစားဆိုသည်မှာ သန်းပြန် သပ်ရပ်ခြင်း တစ်ခုသာ လူနှင့် သူနှင့် တူတော့သည်။

ဆရာကမှ “ဟုတ်ပါမလား ဟာ”

တင်မေက ပြုး၍သာ နေလေသည်။ အခု.... ဆရာ့အထင်အမြင်ကိုပင် တယ်ပြီး ဂရုမစိုက်ချင်တော့ပြီ။ ယခင်ကဆိုလျှင် မိမိစကားကို မယုံသူကို ဒေါသ ဖြစ်တတ်၏။ “ဘယ်သူ့မှ ဂရုမစိုက်တဲ့လူဟာ ဘယ်တော့မှ လိမ်ပြောဖို့ မလိုဘူး”ဟု ပြောမိတတ်၏။

ကိုကျော်နှင့် ဆိုလျှင်လည်း သူ ယုံယုံ မယုံယုံ၊
စိတ်ထဲရှိတာကို ပြောပစ်လိုက်မိသည်။ ကြုံရသည် များ
မှာတော့ ကိုယ့်ဘာသာ ကိုယ်မယုံသည် စကားများကို
တောင် ပြောမိချေသည်။ တင်မေသည် စိတ်က ရောက်
ချင်ရာ ရောက်ပြီး ပါးစပ်က စကားတွေ လျှောက်ပြော
သွားသည် အခါ အမှားပါပြီး ရွှေနောက်မညီ ဖြစ်
တတ်သည်။ ကိုယ့်ဟာကိုယ် သိသော်လည်း ပြန်ပြီး ပြင်ဖို့
စိတ်မကူး။

ဘာကိုမှ ဂရုမစိုက်။ မလေးစားသဖြင့် မေ့တတ်
သည် ဝသီလည်း ပါနေပြီ။ ပြောပြီးသား စကားကို ထပ်ခါ
ထပ်ခါ ပြောမိ၏။ ကိုကျော် စကားတွေလည်း နားထဲ
ဝင်ချင်မှ ဝင်၏။ ဝင်လျှင်လည်း ချက်ချင်း မေ့သွားလေ
တော့သည်။

ကိုကျော် မျက်နှာအမူအရာမှာ ပထမတော့
တစ်မျိုး ဖြစ်ဖြစ်နေတတ်ပြီး နောက်တော့ ရှိုးသွားသလို
ရှိလာ၏။ တင်မေသည် အချုပ်အချယ်မရှိ၊ တွေ့ရာကို
လျှောက်ပြောသည်။ စာအုပ်အကြောင်း ပြောမိတာ များ
သည်။ ကိုကျော်မှာ စာဖတ်ဝါသနာပါ၍ စွဲစပ်သည်။

တင်မေက “တင်မေ ဖတ်ပုံက လွှတ်လပ်တယ်
လေ။ စာတစ်အုပ်ကို ကောက်ဖတ်လိုက်တာပဲ၊ အဲဒီထဲက
သိစရာရှိရင် သိလိုက်တာပဲ၊ စကားလုံးကို မမှတ်မိတော့
ဘူး။ တစ်ခါတလေ စာအုပ်နာမည်နဲ့ စာရေးဆရာ နာမည်
တောင် မကြည့်မိဘူး။ ဒါကြောင့် ဘယ်သူက ဘယ်လို့
ပြောတယ်ဆိုတာ Quote မလုပ်နိုင်ဘူး။ တင်မေ ဘယ်သူ

ဘာပြောတယ် ဆိုတာလဲ တယ်ပြီး ဂရုမစိုက်ပါဘူးလေ”
ဟု ပြောသည့်အခါ....

“ဉှေ့....ဟုတ်လား”ဟု အံ့ဩသံနှင့် အတူ
တင်မေ့မျက်နှာကို ငေးနေတတ်သည်။

ကိုကျော်နှင့် သိရသည့်အတွက် ယောက်၍
ကလေးတစ်ယောက်နှင့် ယျဉ်လိုက်သည့်အခါမှာတောင်
မိမိသည် ဘယ်လောက် ပုန်ကန်လိုစိတ်၊ မယုံနိုင်သည့်
စိတ်များ ပေါများပြီး ငါတကော ကောလှုသည်ကို မြင်၍
လာလေသည်။

သူတို့နှစ်ယောက်မှာ စိတ်ချင်း လုံးဝ ထပ်မံမြတ်သည်
တော့ မဟုတ်ချော့။ တင်မေ့စိတ်ထဲမှာ ကိုကျော်ကို ဖျော့
သည်ဟု ထင်လေသည်။ မိမိ ဂရုမစိုက်သည့် ကိစ္စများကို
သူ ဂရုစိုက်တာကို တွေ့ရသည်။ သို့သော် ကိုယ့်စိတ်မှာ
ဆရာပြောသလိုပင် ကြော်မျက်စီးနေတာလဲ ဖြစ်နိုင်တာ
ပဲ။ တင်မေ့မှာ ဘူးသီးနှံနှင့် အမွေးသတ်ထားသလို လက်ညီး
နှင့် ထိုးဆိတ်၍မရသည့် အခွဲထူထူ အသီး ဖြစ်နေပေ
သည်။ ဒါကတော့ ဆရာ့စကား

ကိုကျော်ကတော့ မိမိကို ကြောက်စရာကောင်းတဲ့
ဒိုင်းနမိုက်လို့ ထင်သလား မသီ။

သို့သော်လည်း နှစ်ယောက်သားသည် ချစ်သူများ
ဖြစ်ခဲ့သေးသည်။

“တင်မေ့ကို ချစ်လာပြီ”

“ကိုကျော်ကိုလည်း ချစ်နေတယ်”

ရယ်စရာ ကောင်းလိုက်တာ။ ကိုကျော်သည်

တင်မေ့စကားကို အဓိပ္ပာယ် နားမလည်သလို ကြောင်နေသည်ကို မှတ်မိသေး၏။

တင်မေ့သည် တခြားမိန်းကလေးများလို စိတ်ထဲရှိတာထက် လျှော့မပြောရုံမက ပိုတောင် ပြောလိုက်တာဖြစ်ပေသေး၏။ တင်မေ့စိတ်ထဲမှာ အချစ်ဆိုတာကို အဓိကရယ်လို မထားလှ။ မိမိ အသည်းနှလုံးမှာ ချစ်တတ်နိုင်လောက်အောင် စိုပြည်ခြင်းလည်း ရှိမည်ဟု မယုံကြည်။ တစ်ခါတုန်းကတော့ ကိုယ့်ဘဝမှာ အချစ်သာကိုးကွုယ်ရာဟု ထင်ခဲ့ဖူးတာ မှန်ပေ၏။ ယခုမှ စိတ်အာရုံရယ်လို့မှ ရှိသေးရဲ့လားကွုယ်....။ အချစ်မေတ္တာဆိုတာကို ရိုးရိုးဖြစ်ဖြစ်၊ ဆန်းဆန်းဖြစ်ဖြစ် မနိုးစပ်ခဲ့ဘူးချွေ။ သို့သော်ကိုကျော်နှင့် ခကာတစ်ဖြုတ်ပဲ ဖြစ်ဖြစ်၊ တွေ့ရသည့်အခါန်မှာ ပျော်ရွှင်မှုကို ပေးပြီး သူနှင့် မတွေ့ရသည့်အခါမှာ ရင်ထဲမှာ....ဟာနေတတ်သည်မှာ အချစ်ပဲ ထင်သည်။ တင်မေ့သည် မသေချာလှသော်လည်း မျက်စွဲမိတ်ပြီး ချစ်တယ်ဟု ပြောချုပစ်လိုက်လေသည်။

“ကိုကျော် မေမေ ဖေဖေတို့ကို ပြောရှုံးမယ်။ ခွင့်မှ ပေးပိုမလား မသိဘူးကွား။ မေ စိတ်မကောင်း ဖြစ်မှာစိုးလို ကိုကျော် ပြောမပြတာ။ သူတို့ သဘောတူထားတဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ ဆွဲမျိုးနှီးစပ်ထဲကပါပဲ။ အဲဒါ ဘယ်လို လုပ်ရှုံးမယ်တောင် မသိဘူး” ဟု ပြောပြသည်တွင်....

တင်မေ့သည် ကြော်သီးထပြီး ချမ်းလာတော့ လေသည်။

တင်မေသည် ခုအချိန်အထိ မိဘထံ ခွင့်တောင်းရမည် ဆိုသောအတွေး တစ်ခါမှ မပေါ်ဘူးပါ။ ဘာပဲ ဖြစ်ဖြစ် တင်မေ လုပ်ချင်ရာကို လုပ်နိုင်၏။ ထိုပြင် မိဘသဘောတူထားသူ ဆိုသည့် စကားမျိုးကို ကိုကျော်ပြော၍ ဖြစ်သည်ကို အုံအားသင့်ရသည်။ တင်မေသည် လူလောကြီးထဲမှာ ဘယ်သူနှင့်မှ မနီးစပ်သည့် အထိုးထိုး မိန်းကလေး ဖြစ်နေပြီ ဆိုတာကို ရိပ်မိလာလေသည်။ တင်မေ အတွေးအခေါ်များသည် မြေကြီးနှင့် မနီးစပ်ဘူးလို့ ဆိုမလား။ သို့ပေမယ့် ဆရာနှင့်ကျတော့ ဘာကြောင့် ကိုက်ညီနိုင်သလဲ၊ ပြီးတော့ ထိုအတွေးအခေါ်များအတိုင်း တင်မေကတော့ လုပ်နိုင်သည်။

ဆရာက တင်မေကို ငယ်သေးသည်ဟု ဆိုလေသည်။ သို့သော်လည်း ကန့်ကွက်တာမဟုတ်၊ ဘယ်လို့နေကြ ထိုင်ကြမလဲ ဆိုတာသာ ဆရာ သိချင်သည်။

“ကိုကျော် ကိုယ်ပိုင် အိမ်ကလေးတစ်လုံး ရှိတယ်ပြောတယ်။ ဤမိုင်မှာတဲ့ အဲဒီမှာ သွားနေကြမယ်လေ”

“ရုံးမှာ လက်ထပ်မလား”

တင်မေက ရယ်ပြီး “ဟိုမှာ အတူတူ သွားနေတယ်ဆို ပြီးရောပေါ့ဆရာရဲ့ ဘာလို့သေးသလဲ။ မဂ်လာဆောင်တယ် ဆိုတာတွေကို အယုံအကြည် မရှိပါဘူး။ ပြီးတော့ ကိုကျော်က သူမိဘတွေကို ပြောလို့ မရသေးဘူး၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေကြေးမှ ဖြစ်မယ်”

ဆရာက ခေါင်းကိုသာ ရမ်းခါကာ နေလေသည်။

တင်မေနှင့် ကိုကျော်တို့သည် ၅ မိုင်မှာ နေကြသည်။ ခြုံကလေးမှာ ခပ်သေးသေး၊ အိမ်ကလေးက ခပ်ကျဉ်းကျဉ်း၊ သို့သော်.... မရမ်းပင်များ၏ အစိမ်းကြေားမှ ရေနံသုတ်ထားသည့် အိမ်ညီညိုကလေးမှာ ချစ်စဖွယ်ကောင်းလေသည်။ အိမ်ထဲဝင်သည့် မြေနှီးလမ်းကွေ့၊ ကလေးကလွှဲ၏ မြေမှန်သမျှမှာ မြတ်ခင်းနှစ်နှင့် ကော်လော်၏ မရှိဘဲ အရှင်းအတိုင်း သန်စွမ်းစွာ ပေါက်လျက် ရှိလေသည်။ စည်းရှိုးကို ကပ်လျက် သစ္စာပန်းပင်များက စပါးပင်တွေလို့ ပြည့်ညပ်စွာ ပေါက်လျက် ရှိပြန်သည်။

တင်မေတို့သည် ဓာတ်စက်ကလေးတစ်လုံးကို ဖွံ့ဖြိုးနေလေသည်။ တင်မေမှာ ပြောမရ ဆိုမရနှင့် တစ်နေ့လုံး ဓာတ်ပြားတစ်ချပ်တည်း ဖွံ့ဖြိုးကာ နေတတ်၏။ တစ်ခါတလေ တစ်ဖက်တည်းပင် အထပ်ထပ် ဖွင့်တတ်သေးသည်။ တင်မေသည် ထမင်းစားပွဲပေါ်ပေမယ့် တစ်ကိုယ်လုံး တက်ထိုင်ပြီး စာဖတ်ချင် ဖတ်နေတတ်၏။ ထမင်း စားလျှင်လည်း ပန်းကန်ပြားကို ဘယ်ဘက် လက်ဖဝါးပေါ်တင်ကာ ခေါက်တဲ့ခေါက်ပြန် လျှောက်ရင်းစားတတ်သည်။ ကော်ဖို့ မွေ့ရာပေါ်မှာ ထိုင်လျက် သောက်တတ်သည်။

“စည်းကမ်းကလေးများ ထားရှိုးမှပေါ့ မေ”ဟု ကိုကျော်က ပြောတတ်သည်။

တင်မေသည် မိမိကိုယ်ကို စည်းကမ်းဆိုတာ စိတ်တဲ့ မထားမှန်း သိမြင်လာပြန်လေသည်။ ထို့ကြောင့်

စည်းကမ်းအတိုင်း လုပ်ဖို့ ကြိုးစားသော်လည်း မေ မေ သွားကာ နေတတ်သလိုနေပြီး လုပ်တတ်သလို လုပ်မိပြန်၏။

“ကိုကျော်ရယ် အလုပ်တွေဘာတွေ ရှာမနေပါနဲ့ ဒီမှာပဲ အေးအေး နေရအောင်။ ကိုကျော်မှာ ပိုက်ဆံ တော် တော် ရှိသေးသားပဲဟာ။ တင်မော်လည်း လက်စွပ် နှစ်ကွဲ့ ရှိသေးတယ်။ ရောင်းစားတာပေါ့”ဟု ပြောမိ တတ်သည်။

“ပေါ့ပေါ့နေလို့ ဘယ်ဖြစ်မလဲ မေရယ်၊ ကြိုးပွားအောင် ကြော်းမှပေါ့”

“ကြိုးပွားတယ်ဆိုတာ တင်မေ မလိုချင်ပါဘူး”

“ထားပါတော့၊ တော်ကြာ သားတွေ သမီးတွေနဲ့ ဖြစ်လာတော့ ဘယ်လိုကျွေးမလဲကွယ်။ မေမေတို့ဆိုက လည်း ကိုကျော် ခု မေနဲ့ နေတာကို သိသွားရင် ပိုက်ဆံ တောင်းလို့ ရတော့မှာ မဟုတ်ဘူး”

“ခက်တာပဲ ဟင်၊ ကလေးတွေ ဘာတွေလဲ တင်မေ မလိုချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လောက ကြိုးထဲ လူလာဖြစ်ရတာ ဘာမှ အမိပွာယ် မရှိဘူး။ လူ ဘဝဆိုတာဟာ အမိပွာယ် ကင်းမဲ့တယ်လို့ အလှုံဒတ်စ် ဟပ်စလေ ပြောဖူးတယ်။ အဲဒါကို တင်မေ သိပ်ယုံတာပဲ။ ပြီးတော့ ကလေးတွေကို ဘယ်လို့ အယူအဆ အတွေး အခေါ်တွေ ရှိလာအောင် သင်ပေးမလဲ ဟင်၊ တဗြား ကလေးတွေ နေတဲ့ကျောင်းကို ပိုပြီး အသက်ကြိုးလာတော့ တဗြားလူတွေ နေသလို နေခိုင်းမလား”

“တင်မေ သဘောကျ မွေးပေါ့ကွယ်”

“အဲဒီတော့လည်း တင်မေလို ဖြစ်လာပြီး လူတွေ
နဲ့ မတူသလို ဖြစ်နေမှာ စိုးတယ်”

“တော်ပါတော့ မေရယ်။ မင်းဟာက အတွေး
တစ်ဝက်ပြတ်ကြီးပဲ။ ဘယ်တော့မှ အဆုံးမှ မသတ်ဘဲ”

“တင်မေ ဘဝဟာလည်း တစ်ဝက်ပြတ်ပါပဲ”

ကိုကျော်ကလည်း နားမလည်ချေ။ တင်မေက
ရယ်သာ ရယ်နေလိုက်သည်။

ကိုကျော် ကြောက်မှာစိုး၍ တင်မေ ဖွင့်မပြော
သည်မှာ....ခုတလော ချောင်းဆိုးပြီး သွေးစကလေးမှာ
ပါ ပါလာခြင်း ဖြစ်လေသည်။

[စ]

ကိုင်းထိပ်ဖူးမှာ
ပွင်းဦးအသစ်ယခုလှစ်သည့်
ခွဲရစ်ပန်းပြာခပ်မာမာလေး။

လျမ်းမိပေမယ့်
မောနေပါမယ်ခုံးမလွှယ်ဘူး
မြေဝယ်လျောင်းစင်းမောင်ခြေရင်းက
သက်ဆင်းကြွဲလွှင့်ခရေ့ပွဲလေ....။

အလွှယ်လိုက်ပြီး
အကြိုက်ဆင်သင့်လှမ်းကြိုနှင့်သည့်
ကြွဲပွဲကိုသာကောက်ပါမောင်ရယ်။

ရာပြည့်စာဏ်တိုက်

ဆရာက မောလျသည် လေသံကလေးဖြင့်
 “ကြွေ့ပွင့်ဆိုတာက ဘယ်သူလဲကွုယ်”ဟု မေးလေရာ
 “ကိုကျော်နဲ့ ပေးစားမယ်ဆိုတဲ့ မိန်းကလေး
 လေ”

တင်မေသည် ပေါ့ပေါ့ ပြောလိုက်သလောက်ပင်
 စိတ်ထဲကလည်း ပေါ့ပေါ့ပင် ရှုံး၏၊ အချစ်သည် သေခြင်း
 လို ပြင်းထန်ပြီး သဝန်ကြောင်စိတ်သည် မြှုပ်သည့်ကျင်း
 ပမာ ကြမ်းကြုတ်သည် ဆိုသည့် ကဗျာကလေးသာ
 မှန်သော သစ္စာတရား ဖြစ်လျှင်တော့....

တင်မေသည် ကိုကျော်ကိုလည်း မချင်၊ သူ
 ကောင်မလေးကိုလည်း သဝန်မကြောင်ဟု ဆိုရပေတော့
 မည်။

ကိုယ့်ဘာသာလည်း ဝန်ခံ၊ ဖွင့်ပြီးလည်း ပြောမိ
 သေးသည်မှာ “ဒီကောင်မလေးဟာ ကိုကျော်အဖို့ တင်မေ
 ထက် ပိုပြီး သင့်တော်တာပဲ”

သူ့ကောင်မလေး၏ ထင်ရှားသည့်ဂုဏ်မှာ
 အိမ်ရှင်မကောင်း ဖြစ်နိုင်ခြင်းပင်၊ မိခင်၏ ကြင်နာခြင်း
 မျိုးနှင့် သူနာပြုဆရာမ၏ အပြုစုမျိုးကို မယား၏ အချစ်
 အပြင် ရရှိပေါ်းမည်။ ဘယ်လောက်တော်သည့် ယောကျား
 မျိုးပဲဖြစ်ဖြစ်၊ အချစ်သက်သက်ထက် အချော့ကို မက်
 မောသည်ဟု ထင်မိလေသည်။ ပြီးတော့ ကိုယ့်မယားသည်
 သိပ်ပြီး မသိတတ်ရဲ လင်သည်၏ အကြွင်းမဲ့တပည့် ဖြစ်ရ
 ပေမည်။ ယောက်ဗျားမှာ စိတ်ကူးအဆန်းအသစ် ရလာ
 သည်ဆိုလျှင် လွှာယွှယ်လိုက်ပြီး ထောက်ခံတာထက်

ကိုကျွဲ့ကို အရှေ့ဖြစ်အောင် တစ်ဖက်သတ် လျှောင်ပြောင်
နေမိတာကိုသာ သတိရသည်။ သူခများမှာ ဘာမှလည်း
မသိရှာ၊ တင်မေနှင့် ကိုကျွဲ့ ရန်ဖြစ်ကြသေးသည်။
ကိုကျွဲ့က တင်မေကို ဘယ်မှ မသွားရဟုဆိုပြီး ခွင့်
မပေး။ တင်မေသည် ဆရာ့အိမ် သွားရမှာ အပြစ်ရှိနေ
သလို ခံစားရပြီး ထူးဆန်းစွာပင် မြေရာကုန်းသို့ ပြန်ချင်
စိတ် ပေါက်လာလေသည်။

တင်မေက စွဲတ်ပြန်တော့သည်။ ကိုကျွဲ့သည်
ဘယ်တော့မှ မနိုင်နိုင်။ တင်မေအမူအရာ အပြောအဆို
တွေကို မရှင်းမလင်း ဖြစ်နေသည်။ တင်မေ ခေါင်းမာ
လှသည်။ ကိုကျွဲ့အချစ် အကြင်နာတွေကို ငဲ့ညှာပါဉိုး။
အို....လင်သည့်စကား နားမထောင်တာက အမှန်းနဲ့ မာန
လားကွုယ်....။ တင်မေကမူ ပခုံးတစ်တွေ့။ နှိတ်ခမ်း
တရယ်နှင့် မထိလေးစား ရှိလှသည်။

ကြွေ့ပွင့်ကိုသာ ကောက်ပါ မောင်ရယ်....။

[၉]

မြရာကုန်းအိမ်ကို ရောက်တော့ စိမ်းတိမ်းတိမ်း....။

အိမ်သည် ကျယ်ဝန်းပြီး လူနေ နည်းသလိုပင်။
ရှင်းတင်းတင်းနှင့် ခုမှ အိမ်ပြောင်းလာကာစ ဘာမှ နေရာ
မချေရသေးသလို ထင်မိ၏။ အိမ်မှာ ကိုယ့်အခန်းကလေး
နှင့်ကိုယ် ခပ်ကင်းကင်း နေကြသည် ဖြစ်လေရာ အားလုံး
နှင့်ဆိုင်သည့် အိမ်ရှေ့ခန်းကျတော့ အချင်းချင်း တွက်
ကပ်ပြီး ဘယ်သူကမှ သန့်ရှင်းသပ်ရပ်အောင် မပြုပြင်
တော့ချေ။

အိမ်ထဲရောက်၍ ပထမဆုံး စိတ်ထဲဝင်လာသည်
မှာ ချောင်းကျကျ တန်ဆောင်းကြီးတစ်ခုထဲ ရောက်သွား
သလို ရင် ခပ်ဖိုဖို ဖြစ်ခြင်းပေတည်း။ မသဲမကွဲ ပြန်ပြီး
မှတ်မိရသည့် ကုလားထိုင် နေရာချုပုံ၊ ဘုရားစင်မှာ ပန်း
အိုးတင်ပုံ၊ ခေါင်မိုး ဝဲလင်းပေါ် တက်သည့် ကြောင်လိမ်
လေ့ကား နေပုံတို့ကို ကြည့်ပြီး ဆွေးသလိုလို၊ ထွက်သွား
ချင်ပြန်သလို စိတ်ဖြစ်ပေါ်၏။

ရာပြည့်စာဏ်တိုက်

တင်မေ၏ အိပ်ခန်းကို ဝင်လိုက်သော အနည်းငယ် စိတ်ချမ်းသာ သွားသလိုပင်။ ဖုန်တွေကလည်း ထူလှပါကလား။ အခန်းထောင့်တွေမှာ ကျပ်ခိုးများဆိုင်းကာ မဲမဲသဲသဲ ရှိလှသည်။ ခုတင်ပေါ်က သင်ဖြူးဖျာသည် ဖြူးရော်ရော်နှင့် ဖုန်အလွှာလိုက် ခင်းလျက် ရှိသည်။ ခုတင်ခေါင်းရင်းက စာကြည်စားပွဲပေါ်မှာ စာအုပ်များသည် ဖရိုဖရဲ့နှင့် ပုံနေကာ ဖုန်စောင်ကိုပင် ခြုံထားပြန်သည်။ မိမိအခန်းကို ဘယ်သူမှ ဝင်ပုံမရ။

ဟိုတုန်းက ငိုချင်လျှင် ပြေးဝင်ခဲ့သည့် အခန်း၊ ဂလန်းလေးချက် ရှိသမျှ အားလုံးကို ချုပြီး အခန်းလေးထောင့်ကို ပတ်လှည့်ပြီး အညာင်းပြေ လမ်းလျှောက် ခဲ့သည့်အခန်းလေး၊ မှတ်မိသေး၏။ တင်မေသည် နောက် ဖေးနောက်ဖို့ ထွက်ခြင်း၊ ရေချိုးခြင်းနှင့် ထမင်းစားခြင်းတို့ အတွက်သာ အခန်းထဲက ထွက်ကာ တစ်လလုံးနေလို့မှ ဘယ်သူနှင့်မှ စကားတစ်လုံး မပြောမိသည် အခါ များကို မှတ်မိသေး၏။ ပါးစပ်ဆိုသည်မှာ စားသောက်ရုံး အတွက်ပဲ မဟုတ်ဘဲ စကားပြောဖို့၊ သိချင်းဆိုဖို့လည်း ပါသေးသည် ထင်၏။ သိချင်းဆိုလျှင် အပြင်က မကြားအောင် ညည်းရသဖြင့် အားမရ။ စကားပြောချင်စိတ်ပေါက်တော့ တစ်ယောက်တည်း ပြောမိသည်မှာလည်း ကြောင်လှသည်။

တင်မေ ခြေဖဝါးများမှာ ဖုန်ဖြင့် ပေရေကုန်ပြီး ကြမ်းပြင်ပေါ်မှာ ခြေရာများ ပိုပိုသာ ထင်ကာ နေလေသည်။ ဖုန်နဲ့ကို မရှုချင်၍ ပြတင်းကို ဖွင့်လိုက်ရာ ပင့်ကူ

အိမ်၏ အစေးမျှင်သည် တင်းပြီး ပြတ်ကုန်ကာ လုံးဝ
ပျက်စီးသွားလေသည်။

ပင့်ကုကလေးသည် ပြတင်းပေါင်နှင့် နံရုံးအရှိက်
မိမှာ ကြားညပ်သွားကာ လူးလွန် ကြော်သွားသည်။
တင်မေကတော့ အသက်တစ်ချောင်းဟုပင် သတိမရ
လိုက်။

ပြတင်းကနေပြီး ကြည့်လျှင် မြရာကုန်းချောင်း
၏ ကွဲ့ကောက် သျောဆင်းလာသော ရေလက်လက်
သစ်ရွှေက်သစ်ကိုင်းကြားမှ ထိုးဖောက်မြင်ရ၏။ သည်ရေ
ယဉ်ဘာ ဘယ်ကို စီးဆင်းပါလိမ့်။ သူ့ရဲ့ အဆုံးဟာ
ပင်လယ်လေလား၊ မြစ်ကြောင်းအတိုင်း လိုက်ပြီး သွား
ချင်သည်။ တစ်တိုင်း တစ်ပြည်ကိုများ ရောက်သွားလေ
မလား၊ ချောင်းရော၏ အမျှင်သည် ပါးလျေလာပြီး ရိပ်ရိပ်
မှန် သွားကာ သီချင်းဆိုသံ၊ ကလေးငိုသံ၊ အော်ပြီး ရယ်သံ
တွေ ခပ်သဲသဲကြားမှာ ပျောက်သွားလေတော့သည်။ အဲ
သည် အသံပလံတွေနဲ့ တိုင်းပြည်မှာ တင်မေရဲ့ အိမ်ကို
များ တွေ့မလားကွုယ်....။

တင်မေ၏ အတွေးများသည် အဆုံးမသတ်ဘဲ
အထစ် အထစ်နှင့် တစ်ခုကတစ်ခု ပန်းဖောက်သွားပြီး
နောက်ဆုံး သတိထားမိသည်က ချောင်းဆိုးလိုက်ချင်
ခြင်းပင် ဖြစ်တော့လေသည်။

ခရီးပန်းလာတယ် မဟုတ်လား၊ မနေ့ကလည်း
ကိုကျော်ကို အသိမပေး ထွေက်ပြီး ရန်ကုန်တစ်မြို့လုံး
နေပုံတဲ့ ထိုးမပါဘဲ လှည့်ပတ်နေခဲ့သည်။ ဆရာ့အိမ်

စိတိတို့ဖိမ်၊ စာအုပ်ဆိုင်၊ မောင်ဂိုမာရီလမ်း၊ နောက်ဆုံး
အပန်းဖြေ ထိုင်စရာ ဘိုင်စကုတ်ရှု၊ တင်မေ့စိတ်ထဲမှာ
အားလုံးကို လိုက်နှုတ်ဆက် နေသလိုလိုပင်။

မနက်ကတော့ သုံးနာရီ မထိုးခင်က နိုးနေပြီး
အိပ်၍ မရတော့၊ တင်မေ့မှာ မျက်စွဲကြောင်သည့်ရောဂါ
ရှိသည်။ မြေရာကုန်းလည်း ပြန်ရမှာမို့ အိပ်ရာထဲ လူးလှိုမ့်
မနေတော့ဘဲ ရေထချိုးကာ ခြုံထဲ ဆင်းနေမိတ်။ အေး
လည်း မိသွားသလား မဆိုနိုင်။ တစ်နှေခင်းလုံးမှာတော့
မြေရာကုန်းနှင့် ရန်ကုန်ပြေးသည့် ကားပေါ်မှာ ခရီးသည်
များနှင့် လုံးတွေးကျပ်ည်းကာ ယိမ်းထုံးပြီး လာခဲ့ရ၏။

မြေရာကုန်းရောက်တော့ အိမ်ကိုအလာမှာ မိုးက
ဖြန်းခနဲ့သည်းချလိုက်သေးသည်။

တင်မေသည် ပြတင်းပေါက်က ခွာလာပြီး
ခုတင်ပေါ် လူချလိုက်လေသည်။ တစ်ကိုယ်လုံး ဖုန်ပေ
ကုန်လည်း ဂရုမစိုက်၊ ဆံပင်ထဲ ဖုန်ဝင်တာကိုတော့ မသိုး
မသန့် ဖြစ်မိသည်။ သို့သော် ရင်တွင်းက ကျပ်လှသည်။
သွေး ခပ်ပြစ်ပြစ်ကို ထဲ မတွေးချင်သဖြင့် ငုတားမိရာ
ပို့၍ လာလေသည်။ ထပြီး တွေးပစ် ရပြန်၏။

ညနေ မေမေ စက်က ပြန်လာသော် ဘာစကား
မျှ မပြောနိုင်ဘဲ ခြေပစ်လက်ပစ်နှင့် ခုတင်ပေါ်လိုမ့်ကာ
ချောင်းဆိုးပြီး နေတော့သည်။

တင်မေမှာ ငှက်ဖျားလည်း ဝင်လာသည်။

ချောင်းဆိုးသွေးပါမှာ....မျှည်းပြီး ကူးကြော်မပျက်
တဖြည်းဖြည်းခံပြီးမှ သေသည်က များသော်လည်း

တင်မေသည် မောင်လေးအပုကို သွားပြီး သတိရလေ သည်။ မောင်လေးမှာ အိပ်ရာပေါ် ကြာရှည်လဲပြီး မနေ။ ဆေးရုံမှာ အရက်နှစ်ဆယ်လောက်ပဲ ကြာသည်။ ရောဂါ ပြင်းလွန်းလိုပဲလား။ ကလေးက ငယ်ရွယ်လိုလား မသိ။ သေတာလည်း မည်သာတာကို မြင်ယောင်နေမိသေး သည်။ ဒါမှမဟုတ် ချောင်းဆိုးသွေးပါမှာ ဖြစ်ပုံအမျိုး မျိုးရှိတာ ဖြစ်ပေမည်။

ဆရာဝန်က တင်မေကို “အရင်တုန်းက တစ်ခါ မှ ချောင်းဆိုးရင် သွေးမပါဖူးဘူးလား” ဟု မေးသော တင်မေသည် ငေးနေပြီးမှ စိတ်မပါသလို လျှောက်ပြော ပြ သွားမိလေသည်။

၁၀ တန်းတက်သည် နှစ်ဦးကတည်းက တင်မေ သည် အလိုလိုနေရင်း မောနေတတ်၏။ ရင်ထဲကလည်း အောင့်သည်။ တအုံနွေးနွေးလည်း ဖျားနေတတ်သည်။ ညည်ဆိုလျှင်တော့ အဖျားသည် ကြီးလာကာ ပန်းလျှော် အသက်ရှုံးမဝေဘဲ ပါးစပ်ပါဖွင့်၍ ရှုံးရသည်။ လက်ဖျား သည် တုန်းနေတတ်ကာ လက်သည်းများ ခြောက်ပြီး အရင်းမှာ ဖြူနေတတ်သည်။

“ဆရာဝန်ကော မပြဘူးလား၊ မိဘကို ဘာလို့ မပြောတာလဲ”

တင်မေက ကိုယ်ကို လှုပ်လိုက်ပြီး သူဘာသာသူ ရယ်ကာ....

“နှစ်လကျော်ကျော်လောက် ချုစ်သူနဲ့လည်း အတူနေခဲ့သေးတယ်”

[၁၀]

က ဘယ်လောက်မွဲတဲ့ တင်မေလဲကွယ်....။

မြို့ရာကုန်းရေယဉ် လျှောကျသွားရာ၏အဆုံး....
ကလေးငိုသံ၊ အော်သံ၊ သီချင်းဆိုသံတွေကိုမှ နှိုတ်ဆက်
လက်ဆောင်ပေးစရာ ဘာမျှ မရှိပါဖြူ....။

မိုးဖွဲ့များ ပါး၍ သွားလေပြီ....။ လေပ်သီးများ
လည်း သိပ်မကြွေတော့၊ လေပြိုမ်သွားပြီလေ၊ အပြင်က
ချမ်းပြီး အတွင်းက ပူနောက်။ ရင်တစ်ခုလုံးသည် မာခဲပြီး
နေသည်ဟု ထင်မိသည်။ ရေထဲခုန်ဆင်းဖို့ လာခဲပြီး ဘယ်
တော့မှ မအောင်မြင်ခဲ့တာ ဘယ်နှစ်ခါ ရှိပြီလဲ၊ ရေပန်း
များနှင့် အထိအတွေ့ဆိုတာမှာ အင်မတန် ညျင်သာ
ယုယတာပါ။ သေမှာကို ကြောက်တယ်များ ထင်သလား၊
ကြောက်တယ်ပဲ ထားပါဉီး၊ လွှတ်မလားကွယ်။ အသက်
ရှင်ပြီး ဝေဇာနာ ထကြေလာသည်ကို တင်း၍ ခံဖို့ရာ ရက်ပိုင်း
လောက်ပင် ကျွန်ုပါတော့၏။

ရာမြို့ညွှန်စာအုပ်တိုက်

တင်မေသည် သည်လောက် ကြာရည်ကြီးထိုင်
ကာ တွေးနေမိသည့်အတွက် ကိုယ့်ကိုယ်ကို ဒေါသ
ဖြစ်မိ၏၊ သည်ကိုလာတာက ခုလိုတိုင်ပြီး ချောင်းဆုံး
လိုက်၊ သွေးနှင့် တံတွေးကို တွေးပစ်လိုက်နှင့် ဝေဒနာကို
လက်ခံနေဖို့ မဟုတ်။

တင်မေသည် အားယူပြီး ထလေသည်။ မောလိုက်
တာနော်။ မြေရာကုန်းချောင်းရေယဉ်ကို ကျောပေးပြီး ခဏ
ရပ်နေမိလေသည်။ တင်မေ တွားပြီးလာခဲ့သည့် လမ်း
ကလေးကို မြင်ရလေသည်။ လမ်းကလေးပေါ်မှာ ကြွေနေ
သည့် သစ်ရွှက်များသည် မိုးရေကြောင့် နှုံးကာ လတ်
ဆတ်ပြီး နေသေး၏။ လမ်းကလေးမှာ ကင်ပွန်းခံ။ မြေရာ
ချုံများကို တိုးပြီးလာသဖြင့် လမ်းလျှောက်ရခက်၏။

တင်မေသည် ခါတိုင်းလိုပင် ရေထဲ ခုန်ဆင်းပြီး
မသေချင်တော့ဘဲ ရှိကာ ဖြည်းညွှေးစွာ လာလမ်းအတိုင်း
ပြန်လျှောက်ခဲ့ပြန်လေသည်။

[၁၁]

မိုးသားတွေ ပြီကျလာပြီး မှာင်ရီရီ ဖြစ်လာလေသည်။
 မီးခိုးရောင် ကောင်းကင်မှာ နှုန်းလယ် လျှပ်စစ်သည်
 သိပ်ပြီး မပြီးပြက်နိုင်ပေါ့၊ ဝက်မလွတ် အုန်းလက်များမှာ
 သန့်ရှင်းပြီး စိမ်းကား တည့်တဲ့ထဲတဲ့၍ နေကြလေ
 သည်။ အုန်းစိမ်းနှင့် မိုးမှုင်း....။

မိုးပေါက်များသည် ဟစ်အော် ပြေးဆင်းပြီး
 သည်းချလိုက်လေသည်။

မိုးပေါက်တွေက ပြင်းလှချည်ရဲ့၊ ကျောပြင်သည်
 စပ်ကာ ကုန်းလာသည်။ ထိုကြောင့် ချောင်းဆိုးပြန်၍
 မတ်မတ် ရပ်ရပြန်၏။ ကိုယ်ကို မတ်လိုက်တော့ မိုးရေ
 သည် မျက်နှာကို ပက်ရိုက်ပြီး ဘာမူ မမြင်ရတော့ဘေး။

“အဟွှုံး....အဟွှုံး....”နှင့် ချောင်းဆိုးကာ
 ပါးစပ်တဲ့တွေင် ပြည့်လာပြန်၏။ ထွေးပစ်ဖို့ရာတောင် မော
 နေပါပြီ။ မောကြီးပေါ် ထိုင်ချလိုက်ပြီး မောဟိုက်နေလေ
 ၏။ သွေးတွေ ပြည့်လာပြန်၍ ထွေးပစ်ရပြန်သည်။

အသက်ရှု၍ မဝသည့်ကြားက ဆိုးလိုက်တဲ့
 ချောင်း။

